



CBCM Herald

cbcmosc@gmail.com

၀၉၅ ၁ ၅၂၅၈၀၈

စီဘီစီအမ် သတင်းဂျာနယ်

(၁၅) ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၇ ခုနှစ်။

အတွဲ(၂)၊ အမှတ်(၄)

ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့တွေ့ဆုံ



နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် ၂၀၁၇

မြန်မာ နိုင်ငံ အတွက် ပုပ်ရဟန်းမင်းကြီး၏ကိုယ်စားလှယ်ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်အင်ချန်းနမ်သည် ရန်ကုန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ မြန်မာ နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဖါသာရ် မောရစ် ညွန့်ဝေတို့ လိုက်ပါလျက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနအောင်ဆန်း စုကြည်နှင့် နေပြည်တော်တွင် နေ့လည် ၂ နာရီ အချိန်၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဗာတီကန်နှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်သွယ်ရေး တူထောင်ရေး နှင့် နှစ် နိုင်ငံအကြား ချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စများ ဆွေးနွေး ပြောဆိုခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများအပေါ်လည်း အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြသည်။

(ကာဒီနယ် ရုံးခန်း)

ညောင်လေးပင်မြို့မှ ၁၁၅ ကြိမ်မြောက် ဆုတောင်းပြည် လုဒ်မယ်တော်သခင်မပွဲ စာ ၁၀ ...



(၁၀၅) ကြိမ်မြောက်ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲ

100th Anniversary Ordination
ထာဝရ ရဟန်းသိက္ခာတော်ခံယူပွဲ
၁၀.၂.၂၀၁၇

ရဟန်းသိက္ခာတင်ခြင်း အခမ်းအနား အပြီးတွေ့ရသော မြင်ကွင်း (၁၀.၂.၂၀၁၇)



ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် လူထုဆက်သွယ်ရေးရုံး

CBCM Herald (သတင်း) နာယက ဆရာတော်ပီတာလွှီစ်ကျာရူ

အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် လီအို နန်းခန့်မန်

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅

အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ ဖာသာရ်စောလောရင်းစ် ဖာသာရ်ပီလျှိုစီး ဖာသာရ် သြဂုတ်စတင်းရွှေ ဖာသာရ် ဘရန်မိုင်

ဖြန့်ချိရေးတာဝန်ခံများ အာနားလွန်း သာသနာ(၁၆)ခုနှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ

ဒီဇိုင်းဖွဲ့စည်းပုံ စတူတာရ်ဒေါမိနစ်ဖန်၊ ရီစ်မေရီ

ပုံနှိပ်တိုက် စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း လူထုဆက်သွယ်ရေးရုံးခန်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန် ဖုန်း ၀၁ ၅၂၅၈၀၀ cbcmosc@gmail.com

အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။

ငွေလွှဲရန် ရိုးမဘဏ်နှင့် ကမေဘဏ် မြန်မာ့ကုန်း၊ ရန်ကုန်။ နော်မြတ်နင်းထွေး (၁၄/ဟသတ(နိုင်)၂၄၆၀၉၅

- CBCM-Herald ၏ ရည်မှန်းချက်များ
- ဧဝံဂေလိသတင်းကောင်းကို ထပ်ဆင့် သယ်ပိုးဆောင်ရွက်နိုင်စေရန်၊
 - ရဟန်းမင်းကြီးနှင့် အသင်းတော်တစ်ခုလုံးဆိုင်ရာ နောက်ဆုံးရ သတင်းများကို အချိန်မှီ ပို့ဆောင်နိုင်ရန်၊
 - မြန်မာနိုင်ငံရှိ သာသနာအသီးသီး၊ သူတော်စင်ဂိုဏ်းအသီးသီးနှင့် CBCM ကော်မရှင်အသီးသီးတို့သည် နီးကပ်စွာ ဆက်သွယ်နိုင်စေရန်၊
 - မြန်မာနိုင်ငံသားများအားလုံးကို ကောင်းသောသတင်းများ အချိန်မှီ(တစ်လတွင်နှစ်ခါ) ထုတ်ဝေရန်၊ နောက်ပိုင်းတွင် အထူးသဖြင့် online ဖြင့်ပေးပို့နိုင်ရန်၊
 - အာရှသမ္မတရားလေလှိုင်းအသံ၏ သတင်းထုတ်လွှင့်ခြင်းများကို အထောက်အကူ ဖြစ်စေရန်၊

ကျေးဇူးတော်ကာလ

မတ်လ (၁) ရက်နေ့ကျရောက်မည့် ပြာခံပုဒ္ဒဟူးနေ့မှစတင်ကာ ကက်သလစ်ဘာသာဝင်တို့၏ ဝါတွင်းကာလကို စတင်တော့မည် ဖြစ်သည်။ ဧပြီလ (၁၆) ရက် ခရစ်တော်ရှင်ပြန်မည့် တနင်္ဂနွေနေ့အထိ (တနင်္ဂနွေနေ့များကို မရေတွက်ဘဲ) ရက်ပေါင်း ၄၀ ရှိပါလိမ့်မည်။

ဝါတွင်းကာလဆိုလျှင် အသားရှောင်ခြင်း၊ ဝါရှောင်ခြင်းများဖြင့် ပျော်ရွှင်စရာ ကင်းမဲ့သော အချိန်၊ စိတ်လေးလံစွာ ဖြတ်သန်းသောကာလတစ်ခုအဖြစ် ခံစားတတ်ကြသည်။ ခရစ်မတ်အချိန်ကာလကို ပြင်ဆင်ရသော အာဒ်ဝင်တူး ကာလသည် ခရစ်တော် မွေးဖွားခြင်းအတွက် စောင့်စားမျှော်လင့်ရင်း ပျော်ရွှင်ကြည်နူးသော ခံစားချက်ကိုပေးသကဲ့သို့ ဝါတွင်းကာလသည်လည်း ခရစ်တော်၏ ရှင်ပြန်ခြင်း အတွက် ပြင်ဆင်သောအချိန်ကာလဖြစ်သောကြောင့် မျှော်လင့်ခြင်း များစွာ မွေးဖွားပေးသည့်ကာလဖြစ်သည်။

ဝါတွင်းကာလသည် စိတ်နှလုံးများကို ပြုပြင်ပြောင်းလဲရမည့်အချိန်ကာလဖြစ်သည်ကို အားလုံးအသိပင် ဖြစ်ပါသည်။ အသင်းတော်၏ ထုံးတမ်းစဉ်လာအတိုင်း ဝါတွင်းကာလကို ဖြတ်သန်းရမည့် လမ်းစဉ်မှာ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း နှင့် ပေးကမ်းစွန့်ကြဲခြင်းတို့ဖြစ်သည်။ ဤလမ်းစဉ်သုံးခုကို ကြည့်ပါက ကျွန်ုပ်တို့ ပြုပြင်ရမည့် ကဏ္ဍသုံးခုကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်သည်။

ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်ဖြစ်သည်။ သူတစ်ယောက်သည် ဘုရားသခင်နှင့် ပေါင်းစပ်မှသာလျှင် တန်ဖိုးရှိနိုင်မည်။ ထို့ကြောင့်ဝါတွင်းကာလကို အိမ်ပြန်ချိန်အဖြစ် တင်စားမည်ဆိုလျှင် ဘုရားသခင်ထံဦးစွာ ပြန်ရမည်။ အစာရှောင်ခြင်းသည် တနည်းအားဖြင့် မိမိကိုယ်ခန္ဓာကို ချိုးနှိမ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ခန္ဓာကိုယ်၏ တောင့်တမှုများကို လိုက်လျောရင်း လူသားတစ်ယောက်၏ ဂုဏ်သိက္ခာများ ဆုံးရှုံးခဲ့ရသည်။ ဝါတွင်းကာလတွင် လူသည် ခန္ဓာကိုယ်တစ်ခုတည်းမဟုတ် ဝိညာဉ်အသက်တာအားဖြင့်လည်း ရှင်သန်ရမည်ဟု သတိရစေပါသည်။

ခရစ်ယာန်တို့အတွက် အကြီးမားဆုံးသော ပညတ်တော်မှာ ဘုရားရှင်နှင့် နီးစပ်သောသူများအား ချစ်ခြင်းဖြစ်သည်။ ပေးကမ်းစွန့်ကြဲခြင်းသည် ဘုရားသခင်၏ မျက်နှာထောက်ကာ နီးစပ်သူအားချစ်ခြင်းကြောင့် အထူးသဖြင့် ဝါတွင်းကာလတွင် ကျင့်ကြံရမည့်ဝိညာဉ်ရေး လမ်းစဉ်တစ်ခုဖြစ်သည်။ "နှုတ်ပါတ်တော်သည် လက်ဆောင်တစ်ခု၊ အခြားလူတို့သည် လက်ဆောင်တစ်ခု" ဆိုသည့် ခေါင်းစဉ်ဖြင့် ယခုနှစ် ၂၀၁၇ ခုနှစ်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဝါတွင်းကာလ သဝဏ်လွှာတွင် ဤအချက်အား အဓိကထား ရေးသားထားသည်ကို တွေ့နိုင်သည်။ ရဟန်းမင်းကြီးက ရှင်လုကာ ဧဝံဂေလိကျမ်း (၁၆:၁၉-၃၁) တွင် သခင်ခရစ်တော် ပြောကြားခဲ့သည့် သူဌေးကြီး၏ အိမ်ထဲခါးဝတွင်ဝင်နေသော လာဇရူး အကြောင်းကို ထောက်ရှုပြီး လူသားတိုင်းသည် အခြားလူသားတို့အား ဘုရားသခင်၏ လက်ဆောင်တစ်ခုအဖြစ် မှတ်ယူ ကာ စောင့်ရှောက်ရန် တာဝန်ရှိကြောင်း သွန်သင်ထားသည်။

အကူအညီလိုအပ်နေသော နီးစပ်သူကို မမြင်နိုင်ခြင်းမှာ အပြစ်အမှားများက ကျွန်ုပ်တို့အား မျက်စိကန်းစေသော ကြောင့်ဖြစ်သည်။ လာဇရူးကို မမြင်နိုင်သော သူဌေးကြီးသည် ငွေကိုတပ်မက်ခြင်း၊ အသုံးအဖြုန်းကြီးခြင်း နှင့် မာနထောင်လွှားခြင်း စသည့် အပြစ် သုံးခုကြောင့် အကူအညီလိုအပ်နေသော လာဇရူးကို မမြင်ဘဲ မျက်ကန်းဖြစ်နေခဲ့သည်။

ငွေကို တပ်မက်ခြင်းသည် အပြစ်အမှား အားလုံး၏ အရင်းအမြစ်ဖြစ်သည်ဟု သံပေါလူးက တိမောသေဦးဩဝါဒစာ ပထမစောင် (၆:၁၀) တွင်ဆိုထားသည်။ ချမ်းသာကြွယ်ဝသူသည် တပိုးသူတို့အား ဝေမျှခြင်းဖြင့် ချစ်ခြင်းမေတ္တာကျင့်ကြံကာ ကောင်းမှုကုသိုလ်များစွာလုပ်နိုင်ပါလျက် ငွေကို တပ်မက်စိတ်က ကျွန်ုပ်တို့အား အတ္တ ကုမ္ဘာ၏ အကျဉ်းသားများစေသည်။ လူများ အထင်ကြီးစေရန် ဝတ်ကောင်းစားလှများ၊ ပွဲလမ်းသဘင်များကျင်းပကာ အသုံးအဖြုန်းကြီးမှုသည် ပြင်ပတွင်သာ ထင်ပေါ်စေပြီး အတွင်းစိတ်တွင် ဟင်းလင်းဗလာ ဖြစ်စေသည်။ စစ်မှန် သော စိတ်ကျေနပ်မှုကို ဘယ်သောအခါမှ မရရှိနိုင်ပါ။ မာနထောင်လွှားခြင်းကြောင့် နီးစပ်သူကို မတွေ့မြင်နိုင်သည်သာမက မိမိကိုယ်ကိုလည်း အမှန်အတိုင်း မသိနိုင်တော့ပေ။ မိမိ၏ အဖြစ်အနေအမှန်ကို မသိခြင်းက အမှားတွင်းမှ ရုန်းမထွက်နိုင်ဖြစ်စေကာ မိုက်တွင်းနက်စေသည်။

စစ်မှန်သောပြောင်းလဲခြင်းဖြင့် ဘုရားသခင်ထံ ပြန်ရောက်နိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ပါတ်တော် လက်ဆောင်တစ်ခုအဖြစ်ခံယူကာ နှလုံးသွင်းခြင်း ဖြစ်သည်။ ပြာခံပုဒ္ဒဟူးနေ့တွင် ကျွန်ုပ်တို့ နဖူးပေါ်ပြာတို့သောအခါ "သင်သည် မြေမှုန့်မှလာ၍ မြေမှုန့်သို့ ပြန်ရမည်ကို သတိရပါ" ဟု ရဟန်းက ဆိုပါလိမ့်မည်။ ဤစကားကို ထောက်ရှုခြင်းဖြင့် ကျွန်ုပ်တို့ မွေးဖွားစဉ်က လက်ဗလာနှင့် လောကအတွင်း ဝင်လာသကဲ့သို့ လက်ဗလာနှင့် ပြန်လည် ထွက်ခွာကြရမည်ဆိုသည်ကို နှလုံးသွင်းကြလျှင် ဘုရားသခင်ထံချည်းကပ်မည်။ မိမိ၏ စစ်မှန်သော ဂုဏ်သိက္ခာကို ပြန်ယူပြီး နီးစပ်သူတို့အားလည်း အစေခံရသော စိတ်ဓါတ်ပြင်းထန်လာမည်ဖြစ်သည်။

ဝါတွင်းကာလ၏ နောင်တခရီးစဉ်ကို ပျော်ရွှင်ဝမ်းမြောက်ခြင်းတို့ ပြည့်ဝသည့် ပါစကားပွဲတော်ရောက်သည်အထိ စစ်မှန်သော အိမ်ပြန်ခြင်း ခြေလှမ်းများဖြင့်လျှောက်လှမ်းကြပါစို့။

ပုသိမ်သာသနာ နှင့် ရန်ကုန် သာသနာတို့တွင် နှစ်ပေါင်းများစွာ ဓမ္မဆရာ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ယခု ရွှေပြည်သာတွင် နေထိုင်လျက်ရှိသော ဆရာကြီး ဂျိုးဇက် ဦးလွန်းမောင် သက်တော် ၉၅ နှစ် ပြည့်အတွက် ဘုရားသခင်အား ကျေးဇူးတင် ဂုဏ်တော် ချီးမွမ်းပါသည်။ ကြီးမားသော ကျေးဇူးတော်ကို အသိအမှတ်ပြုလျက် CBCM-Herald အား ငွေ ၁၀၀၀၀ လှူဒါန်းပါသည်။

သခင်ခရစ်တော်သည် ထင်ပေါ်ကျော်ကြားခြင်းကို မရှာဖွေခဲ့ပါ

ဗာတီကန်၊ ဇန်နဝါရီလ (၃၁) ရက်

ဆန်တာမာတာ ဘုရားကျောင်းတွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့၌ ပုပ်ရဟန်းမင်းကြီး၏ နေ့စဉ်ကျင်းပသော မိတ္တူတရားတော်၌ "ကျွန်ုပ်တို့သည် သခင်ခရစ်တော်ကိုသာ စေတနာရှိစွာကြည့်ပါလျှင် ကျွန်ုပ်တို့ တစ်ဦးစီကို နှက်ရှိုင်းစွာချစ်တော်မူသောသူ တစ်ဦးကို အံ့ဩစွာ ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မည်" ဟုပြောကြားသွားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက "သခင်ခရစ်တော်သည် လူတွေအကြားတွင် အမြဲနေထိုင်သွားလာလေ့ ရှိပါသည်။ သို့သော် နာမည်ကြီးခြင်းကို ရှာဖွေခြင်း မပြုခဲ့ပါ။ သခင်ခရစ်တော်သည် လူများအလယ် သွားလာရာတွင်၊ လူများ၏ တိုးဝေခြင်း၊ ထိမိ၊ ခိုက်မိခြင်းမှ ကိုယ့်ကိုယ်ကို ကာကွယ်ရန် အစောင့် အကြပ်များထားခြင်း၊ မိမိလုံခြုံရေး အတွက် သက်တော်စောင့်ရှောက်ထားခြင်း အလျင်း မပြုလုပ်ခဲ့ပါ။"

ခရစ်တော်သည် လူများအကြား၊ လူများနှင့်အတူ၊ လူများအတွက် နေထိုင်ခဲ့ပါသည်။ လူအများအပြား မိမိကို ချီးမြှောက်ရန် မိမိထံသို့ ချဉ်းကပ် စုရုံးလာသောအခါ ခရစ်တော်သည် ထိုလူအုပ် အကြားမှ ထွက်ခွာသွားလေ့ရှိပါသည်။ ဤသည်မှာထင်ပေါ်ကျော်ကြားရန်၊ လူအများ၏ အထင်ကြီး လေးစားခြင်းကို ရှောင်ကျဉ်ရန် ဖြစ်သည်။ သခင် ခရစ်တော်သည် ပျောက်ဆုံးနေသော မိမိလူများကိုသာ ရှာဖွေလေ့ရှိပါသည်။ မိမိကို မျှော်ကြည့်သော မျက်ဝန်းနှင့် ဆုံရန်သာ ရှာဖွေပါသည်။ သခင်ခရစ်တော်သည် လူများကို အပေါ်ယံသာ ကြည့်ပြီး တန်ဖိုးသတ်မှတ်လေ့ မရှိပါ။ တစ်ဦးချင်းကို စေတနာရှိစွာ မြတ်နိုး တန်ဖိုးထား သူဖြစ်သည်" ဟု မိန့်ကြားခဲ့ သည်။

၎င်းအပြင်ခရစ်တော်သည် ကြီးသည့် ကိစ္စဖြစ်စေ၊ ငယ်သည့်အမှုဖြစ်စေ နှစ်ခုစလုံးကို မြင်သောသူဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ထိုနေ့ သမ္မာကျမ်းစာမှ တရားဇရပ်မှူး (ဂျိုးရှ) ၏ သမီးကို နှင့် သွေးသွန်း နာစွဲသော အမျိုးသမီးကို သခင်ခရစ်တော်၏ ကုသပေးခဲ့ပုံကို နမူနာထားကာ ရှင်းပြခဲ့သည်။ ခရစ်တော်သည် သခင်၏ ကြင်နာခြင်း မျက်ဝန်းအစုံသည် လူတိုင်းအပေါ်တွင် တည်ရှိနေသည်။ ထို့ကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့ တစ်ဦးစီကိုလည်း ကောင်း၊ ကျွန်ုပ်တို့၏ အတွင်းစိတ်၏ အရှိအဖြစ်အားလုံးကိုလည်းကောင်း တွေ့မြင်နေသည်။ အကြောင်းမှာ သူသည် ကျွန်ုပ်တို့နှင့် အမြဲ အတူ ရှိတော်မူသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ခရစ်တော်သည် သခင်က ကျွန်ုပ်တို့ကို အရှိအတိုင်း လက်ခံပေးကြောင်းကိုလည်း ဟောကြားခဲ့သည်။ "ကျွန်ုပ်တို့သည် တစိုက်မတ်မတ်ဖြင့် ခရစ်တော်ကို မျှော်ကြည့်ပါလျှင် ဂျိုးရှ၏ သမီးအား သေခြင်းမှ ပြန်ရှင်စေသကဲ့သို့ ခရစ်တော်၏ အနုဘော်တော်ကို အလွန်ပင် အံ့ဩမင်သက်စွာ တွေ့ရှိခံစားရမည် ဖြစ်ပါသည်။ ထိုအရာသည် ခရစ်တော်နှင့် အတူ နှက်ရှိုင်းစွာ ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ခရစ်တော်သည် သခင်ထံချဉ်းကပ်ရန်၊ တို့ထံ၌ ကုသမှုခံယူရန် မကြောက်ပါနှင့် သခင်ခရစ်တော်သည် ကျွန်ုပ်တို့ကို အမြဲတစ်မိမိမိမိ ကြည့်နေသည်ကို သတိမူကာ ခရစ်တော်ကို မျက်ခြေ မပြတ်ပြန်လည် စိုက်ကြည့်လျက် သူ၏ ခြေရင်းသို့ တိုးဝင်ခိုလှုံရန် ကြိုးစား သွားကြပါစို့" ဟု ဟောကြားခဲ့သည်။

Ref: Vatican Radio (CBCM-OSC)

လက်စားချေဖို့အခွင့်အရေးရှိပါလျက် ခွင့်လွှတ်ကြသူများအား ဂုဏ်ပြု ငြိမ်းချမ်းရေး နိဘယ်လ်ဆုရှင်များထံ ရဟန်းမင်းကြီးသဝဏ်လွှာပို့



ကိုလန်ဘီယာနိုင်ငံရှိ ဘိုဂိုတာမြို့၌ ဖေဖော်ဝါရီလ(၃)ရက် သောကြာနေ့တွင် ငြိမ်းချမ်းရေးနိဘယ်ဆုရှင်များ တွေ့ဆုံပွဲကြီးတစ်ခု ကိုပြုလုပ်ခဲ့ရာ ထိုနေ့ ဆုံပွဲသို့ တက်ရောက်သူ အားလုံးအတွက် ပုပ်ရဟန်းမင်းကြီးက ဂုဏ်ပြု နှုတ်ခွန်းဆက်သော သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ ထိုသဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က ထိုသူတို့၏ လူသား အချင်းချင်းအကြား အပြန်အလှန် နားလည်လာစေရန်၊ ကြိုးစားလုပ်ဆောင်ပေးခြင်းများအတွက် ဂုဏ်ပြုစကား ဆိုခဲ့သည်။ ကိုလန်ဘီယာ အစိုးရနှင့် ပုန်ကန်ထကြွသူများအကြား ငြိမ်းချမ်းရေး ရရန်အတွက် ကြိုးစားအားထုတ်ပေးခဲ့ခြင်းများကို နှိုင်းယှဉ်ပြကာ "သူတို့သည် အသင်းအဖွဲ့များအကြားရှိ ကွဲပြားခြားနားခြင်း နှင့် မလိုမုန်းထားခြင်းများကို ကျော်လွန်လာ နိုင်စေ

ရန် လို့ ဆော်ပေးနိုင်ခဲ့သည်။" ဟု ချီးမွမ်းစကား ဆိုခဲ့သည်။ ဒုက္ခဆင်းရဲနှင့် ပဋိပက္ခတို့၏ သားကောင်တို့သည် အန္တရာယ်ထဲ ထပ်မံတလဲလဲ ကျရောက်ခံရသော်လည်း လက်စား ချေလို့ခြင်း စိတ်ကို တွန်းလှန်နိုင်သောအခါ သူတို့သည် ယုံကြည် အားကိုရသည့် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းရေးကို ပြုစုပျိုးထောင်သူများဖြစ်လာ ခဲ့သည်။ နောက်ဆုံး အနေဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က ၎င်းအစည်းအဝေးကြီးသို့ ပါဝင် တက်ရောက်သူများကို အားပေးခြင်းနှင့် အတူ ကောင်းကြီးမင်္ဂလာ ပေးကာ ဆုတောင်း မေတ္တာ ပို့သခဲ့သည်။ Ref: Vatican Radio (CBCM-OSC)

စီးပွားရေးမိတ်သဟာရ ၏ နည်းဥပဒေများကို ပြန်လည်သုံးသပ်သင့်ကြောင်း ပုပ်ရဟန်းမင်းကြီး မြွက်ကြား

၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၄)ရက်၊ စနေနေ့တွင် စီးပွားရေး မိတ်သဟာရ အသင်း (Economy of Communion) ဖွဲ့စည်း တည်ထောင်ခြင်း၏ ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ရာ ပုပ်ရဟန်းမင်းကြီးက ထိုအစည်းအဝေးတွင် ပါဝင်တက်ရောက်ကြသော သူများအား သမ္မာကျမ်းစာ ထဲမှ ကောင်းသော ဆာမာရိတန်ကို အတုယူ လိုက်ကျင့်ရုံနှင့် မပြည့်စုံသေးပါ ဟူ၍အစချီကာ မိန့်ခွန်းဆိုခဲ့ပါသည်။ စီးပွားရေး နှင့် မိတ်သဟာရ (Economy and Communion) ထိုစကားလုံး နှစ်ခုသည် ယေဘုယျအားဖြင့် အသွင်အပြင် ခြားနား သကဲ့သို့ သဘာဝအားဖြင့် အတော်ပင်ကွဲပြားသည့် စကားလုံးများ ဖြစ်သည်။ စည်းလုံးခြင်းကို ရှေးရှုကာ အတူအကွ လုပ်ဆောင်သော အဖွဲ့အစည်း ဖြစ်နေစေကာမူ ငွေကြေးမှ တဆင့် ဝင်လာနိုင်သော အန္တရာယ်များကို သတိမူ ဆင်ခြင်ရန် သတိပေးစကား ပြောကြားခဲ့သည်။ ငွေကြေးသည်အရေးပါသော အရာဖြစ်ပါသည်။ ကလေးငယ်များ၏ အနာဂတ်၊ စားဝတ်နေရေး၊ ပညာရေး အစစအရာရာသည် ငွေကြေးအပေါ်တွင်သာ မှီခို ဖြစ်တည် နေရသည်။ သို့သော်ငွေကြေးရရန်သာ အဓိက ဖြစ်

လာသောအခါ ၎င်းသည် ရုပ်ထုဆင်းထုကိုးကွယ်ခြင်းအသွင်သို့ ကူးပြောင်း သွားနိုင်သည်။ ငွေကို ဘုရားအဖြစ် ကိုးကွယ်မိလျှင် ကမ္ဘာပေါ်ရှိ များစွာသော မိသားစုများ၊ အဖွဲ့အစည်းကြီးများ ပင်ပြိုပျက်စေနိုင်ပါသည်။ မျက်မှောက်ခေတ်တွင် ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်းများဖြစ်သော ဖုန်းများ၊ မော်တော်ကားများ အလွန်ပေါများသည်။ ငွေရှိလျှင် အသစ်တစ်ခုကို ချက်ချင်း ဝယ်ယူနိုင်သည်။ ထိုအရာများက သေခြင်းဆိုတာကို မေ့သွားအောင် ကျွန်ုပ်တို့အား လှည့်စားသည်။ ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီးက ယခုကာလ လူသားများအကြားတွင် တစ်ဦးချင်း ဖြစ်စေ၊ အများနှင့် ဖြစ်စေ ဆင်းရဲခြင်းကို တိုက်ဖျက်ရန် ကြိုးစားလုပ်ဆောင်နေ ကြသော်လည်း အရင်းရှင်စနစ်က မိမိ၏ အကူအညီ လိုအပ်နေသောသူများကို လစ်လျူရှုနေဆဲဖြစ်သည်။ အရင်းရှင်စနစ်၏ အဓိက ရည်ရွယ်ချက်မှာ နွမ်းပါးသူများကို လမ်းဘေးသို့ ပိုမိုရောက်သွားစေကာ လူမြင်ကွင်းမှ လုံးဝ ပပျောက်သွားစေရန်အထိ လုပ်ဆောင်နေ ကြသည်။ (Ecomomy of Communion)

အဖွဲ့အား ပုပ်ရဟန်းမင်းကြီးက သင်တို့သည် ဒုက္ခ ရောက်နေသူများကို ကူညီရုံနှင့် မလုံလောက်ပါ။ သင်တို့အဖွဲ့အစည်း၏ ပြုပြန်ချက်နှင့် မျှော်မှန်းချက်များအပေါ်လည်း၌ သစ္စာရှိရပါမည်။ ထို့အပြင် ဒုက္ခသည်ဦးရေ နည်းသည်ထက် နည်းလာစေရန်၊ အဆုံးတွင် လုံးဝ ပပျောက်သွား စေရန် ကူညီလုပ်ဆောင်ပေးရပါမည်။ စီးပွားရေးစနစ်သည် ဆင်းရဲသားများကို မွေးထုတ် ပေးနေသရွေ့ ပေါင်းစည်း ညီညွတ်ခြင်းသည် အရာထင်လာမည် မဟုတ်ပါ။ အဖွဲ့ဝင်များအားလုံး ပေါင်းစည်းညီညွတ်ရေး ကြိုးပမ်းမှုသည် သည်လည်း ပြီးပြည့်စုံလာမည် မဟုတ် ဟု ဆက်လက်မိန့်ကြားသွားခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူမှုစီးပွားရေး စနစ်၏ နည်းဥပဒေများကိုပြောင်းလဲနိုင်ရန် ကြိုးစားကြရန် လိုအပ်ပါသည်။ သမ္မာကျမ်းစာထဲမှ ကောင်းသော ဆာမာရိတန်ကို အတုယူ ကျင့်ကြံရုံဖြင့် မလုံလောက်နိုင်ပါ။ အကြောင်းမှာ ဒုက္ခရောက်သူအား ကူညီ ကယ်တင်ကာ တည်းခိုခန်းသို့ ပို့ပေးရုံနှင့် မလုံလောက်ပါ။ တည်းခိုခန်းပိုင်ရှင်ကဲ့သို့ ပြုစု ကူညီပေးကြရမည်ဖြစ်ပါသည်။ သင်တို့သည်

၂၅ နှစ်တိုင်တိုင် ကောင်းသော ဆာမာရိတန်ကဲ့သို့ ပြုမူလာသည်ကို ကျွန်ုပ်အသိအမှတ်ပြုပါ၏။ သို့သော် သင်တို့အား အထူးမှာကြားလိုသည်မှာ သင်တို့ ပထမဦးစွာ ပေးရမည့် အရာမှာ သင်တို့ကိုယ်တိုင်ပင် ဖြစ်ပါသည်။ သင်တို့၏ ငွေကြေးသည် အရေးကြီးပါ၏ သို့သော် သင်တို့၏ ကိုယ်ကျိုးစွန့် ဘဝပေး ကူညီ ဆက်ကပ်မှုသည် ပို၍ အရေးပါသည်။ အရင်းရှင်စနစ်သည် အတူအကွ ပေါင်းစည်းခြင်းကို မသိပါ။ အစွန်းအမြတ်ထဲမှ တစ် ချို့ကို ပေးကမ်းရန်သာဖြစ်ပြီး အားနည်းသူကို နွေးထွေးမှုပေးရန်ကို မေ့လျော့နေတတ် ကြပါသည်။ ပေးဆပ်ရန်မှန်းလည်း မသိကြပါ။ မရှိ ဆင်းရဲသားများကို ကူညီခြင်း၊ အမြတ်အစွန်းများထဲမှ အရာများကို အသုံးချကာ ပိုမိုပေါင်းစည်းကာ အတူတကွဖြစ်သော အရာများကို တည်ဆောက်ခြင်းဖြင့် စီးပွားရေး လောကအတွက် မဖြစ်နိုင်ခြင်းများကို ဖြစ်အောင် စွမ်းဆောင်ကြပါဟု တိုက်တွန်းနှိုးဆော် ခဲ့သည်။ Ref: Vatican Radio (CBCM-OSC)

ခရစ်ယာန် မျှော်လင့်ခြင်း

ပုပ်ရဟန်းမင်းကြီးသည် ဖေဖော်ဝါရီလ (၁) ရက် ဗုဒ္ဓဟူးနေ့တိုင်း လူထုပရိတ်သတ် နှင့် တွေ့ဆုံချိန်တွင် ပါဝင် တက်ရောက်လာ ကြသူ တို့အား ရှင်ပေါလုက သက်ဆာလောနီ က သြဝါဒစာ ပထမစောင် (၅:၈) တွင် ခရစ် တော်သည် ရှင်ပြန်သောကြောင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် သေချာလေသည်ကို သိ မှတ်လျက်မျှော်လင့်ခြင်း ဝတ်ရုံကို ဆင်မြန်းကြ လော့ဟူသော ကျမ်းချက်ကို အခြေခံကာ ဆဌ မမြောက် ပေါလ် ခန်းမတွင် ခရစ်ယာန် တို့၏ မျှော်လင့်ခြင်းနှင့် ပတ်သက်သော အသင်း တော် ခံယူချက်အကြောင်း သင်ကြားခဲ့သည်။

ပထမဦးစွာ ပုပ်ရဟန်းမင်းကြီးက အ ခက်အခဲနှင့် စုံစမ်းနှောင့် ယှက်ခြင်းများကြား တွင် ရှင်ပြန်ထမြောက်သော ခရစ်တော်၌ ယုံ ကြည်ခြင်းဖြင့် ပျော်ရွှင်စည်းလုံးစွာ ယဇ်ပူဇော် ခြင်း (မစ္စားတရားတော်မြတ်ကို ကျင်းပကြ သော သက်ဆာလောနီမှ ခရစ်တော် နောက် လိုက် အသင်းအဖွဲ့၏လှပမှုကို ပြန်ပြောင်း အ မှတ်ရစေခဲ့သည်။

သေခြင်း၌ မိမိတို့ချစ်ခင်မြတ်နိုးသူများနှင့်ခွဲခွာကြရမည်မှာ မှန်သော်လည်း ခရစ် တော်သခင် ကတိထားတော်မူခဲ့သော ထာဝရ အသက်ကိုခိုင်မြဲသော ယုံကြည်ခြင်းဖြင့် မျှော် လင့်ကြရမည်ဖြစ်သည်။ ခရစ်ယာန် မျှော်လင့် ခြင်းပါရမီဆိုသည်မှာ " မိမိရင်သွေးကိုရရှိပြီဟု သိလိုက်ရသော မိခင်တစ်ဦးသည် သားဖွား မည့်နေ့ကို နေ့စဉ်နှင့်အမျှ စောင့်မျှော် ပြင်ဆင် သကဲ့သို့ ကျွန်ုပ်တို့သည်လည်း တစ်စုံတရာ သည် ကျွန်ုပ်တို့အရှေ့ ဖြစ်ပျက်ပြီး ဖြစ်သကဲ့သို့ တစ်စုံတစ်ရာသည် နောက်ဖြစ်ပျက်လာဦး မည်ဖြစ်ကြောင်းကို ယုံကြည်ခြင်းဖြင့် မျှော် လင့်

စောင့်နေခြင်းဖြစ်သည်" ဟု ပုပ်ရဟန်းမင်း ကြီးက မိန့်ကြားခဲ့သည်။

ထိုမျှော်လင့်ခြင်း အတွင်း နေထိုင်စဉ် တွင်လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အရင် သေလွန်သွားနှင့်ကြသော သူတို့သည် ထာဝရ သုခချမ်းသာ၌ ခရစ်တော်နှင့်အတူ ခံစားရ လိမ့်မည်ဖြစ်ကြောင်းကို ယုံကြည်လျက် သူတို့ အတွက် ဆုတောင်းပေးကြခြင်းဖြစ်သည်။ ဤ သို့ဖြင့် အသင်းတော်၏ တလုံးတဝဖြစ်ခြင်းကို လည်း ထင်ရှားစေသည်။ ခရစ်တော် သခင် သည် ကျွန်ုပ်တို့အတွက်ကြောင့် အသေခံ ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အိမ်နေ သည်ဖြစ်စေ၊ နီးနေသည်ဖြစ်စေ ခရစ်တော် အတွက် ခရစ်တော်နှင့်အတူ အသက်ရှင် လျှောက်လှမ်းကြရမည်ဟူသော ရှင်ပေါလု၏ ရေးသားချက်ကို ပြန်လည် ရေရွတ်ကာ နှစ် သိမ့်အားပေးခြင်းနှင့် ငြိမ်းချမ်းခြင်းကို ရယူကြ ရမည်ဖြစ်ကြောင်း သွန်သင်ခဲ့သည်။ ထို့နောက် သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး အဖွဲ့ဖြစ်သော (ကမ္ဘာ့ ကက်သလစ် လှုပ်ရှားမှု အဖွဲ့အား) သူတို့၏ ဆက်ကပ်လုပ်ဆောင်ပေး မှုများအတွက် ကျေးဇူးတင်စကား ဆိုခဲ့သည်။ သင်တို့၏ အသင်းအဖွဲ့ ကိုဆက်လက် တိုးချဲ့ တည်ဆောက်ကြပါ။ သို့မှသာလျှင် နေရာအနှံ့ အပြားရှိ ဒေသခံအသင်းတော်များသည် ကမ္ဘာ မြေကြီးနှင့် ဆင်းရဲသားတို့၏ ငိုသံကို ရဲရင့်စွာ တုံ့ပြန် နိုင်ပါလိမ့်မည်ဟူ၍လည်း အားပေး စကား ပြောကြားခဲ့သည်။

Ref: Vatican Radio

(CBCM-OSC)

သစ္စာသုံးပါးခံယူသူများပွဲနေ့မှ ရဟန်းမင်းကြီး၏ သြဝါဒ

သခင်ယေရှုကို ကျောင်းတော်တွင် ပူဇော်အပ်နှံခြင်းပွဲနေ့ ဖေဖော်ဝါရီလ ၂ ရက် အင်္ဂါနေ့၌ ပုပ်ရဟန်းမင်းကြီးသည် စိန်ပီတာ ကျောင်းတော်ကြီးတွင် မစ္စားတရားတော်မြတ် ကို ကျင်းပခဲ့သည်။ ထိုနေ့ရက်ကို ရဟန္တာ ဂျွန် ပေါလ် (၂) က သစ္စာသုံးပါးခံယူသူ သူတော်စင် များပွဲနေ့အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်ကျင်းပခဲ့ ရာ ယခု (၂၀၁၇)ခုနှစ်တွင် ၂၁ ကြိမ်မြောက် ကမ္ဘာ့ သူတော်စင်များနေ့အဖြစ် ကျင်းပခြင်း ဖြစ်သည်။ ထိုနေ့သည် သစ္စာသုံးပါးခံ ယူသူ သူတော်စင်များပွဲနေ့အဖြစ်လည်း အသင်း တော် တစ်ဝန်းလုံးတွင် သတ်မှတ်၍ ကျင်းပ လျက်ရှိရာ သူတော်စင် အသင်းကိုးကွယ် အသီး သီးမှ အသင်းဝင်များ၊ သာသနာ လုပ်ငန်းများ တွင် လုပ်ကိုင်နေကြသော အမှုတော်ဆောင် များစွာ တို့သည်လည်း ထိုနေ့ ဝတ်ပြုခြင်း အခမ်းအနားများတွင် ပါဝင်ကုန်ပြု ကျင်းပခဲ့ ကြပါသည်။

ပွဲနေ့အတွက်ရွေးချယ်ထားသောကျ

မ်းစာများမှ ဝေဖန်ကျမ်းစာတော်မှ အမိမယ် တော်နှင့် အဖသံဃာတို့က (အလင်း) တည်း ဟူသော သူငယ်တော်လေးကို ကျောင်းတော် သို့ ယူဆောင်ကာပူဇော်ခဲ့သော အဖြစ်အပျက် ကို အမှတ်ရသောအားဖြင့် ထိုနေ့၏ ဝတ်ပြု ခြင်း မစတင်မီအချိန်၌ ဖယောင်းတိုင် ကိုယ်စီ ကိုင်ဆောင်ကာ စီတန်းလျက် ဘုရားကျောင်း တော်သို့ ဝင်ကြရခြင်းဖြစ်သည်။ ထိုပွဲတော် နေ့ကို ဖယောင်းတိုင်များကို ကောင်းကြီးပေး သောနေ့ဟုလည်း လူသိများကြသည်။ မီး ထွန်းညှိထား သောဖယောင်းတိုင်သည် ကမ္ဘာ ကြီး၏အလင်းရှင်ဖြစ်သော ခရစ်တော်နှင့် လူ အားလုံး အတွက် ခရစ်တော်၏အလင်းကို ရောင်ပြန်ဟပ် စေရန် ခေါ်တော်မူခြင်းခံရသော သူတော်စင်များကို ကိုယ်စားပြုပါသည်။ မစ္စား တရားတော်အတွင်း သြဝါဒတွင် ပုပ်ရဟန်း မင်းကြီးက ဗိမာန်တော်ထဲရှိ စီမံအုန်းနှင့် အနားတို့သည် ဘုရားရှင် ဂတိထားတော်မူ ခဲ့သော ခရစ်တော် ကယ်တင်ရှင်ကို ဖူးတွေ့ရ

သောအခါ သီဆိုခဲ့ကြသော မျှော်လင့်ခြင်း သီချင်းအကြောင်းကို အကျယ်တဝင့်ရှင်း လင်းပြောကြားခဲ့သည်။ "ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့ အထက်က ရှိခဲ့သောသူတို့၏ ယုံ ကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် အိမ်မက်များကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် ဆက်လက် ကြိုးစားကြရမည်။ သို့မှသာလျှင် ကနဦး တောက်လောင် နေသောကျွန်ုပ်တို့ နှလုံးသား အတွင်းရှိ ယုံကြည်ခြင်းမီးနှင့် ပိုမို ရင်းနှီးလာကာ ယနေ့ခေတ်အခါတွင် ပရော ဖက်ပြု ဟောပြောနိုင်မည် ဖြစ်သည်" ဟုမိန့် ကြားခဲ့ပါသည်။

ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီးက ယနေ့ခေတ် ဆက်ကပ်နေကြသော သူတော် စင် ဘဝအသက်တာကို ထိုင်းမိုင်းလေးလံ စေ နိုင်သော၊ စိတ်ပျက်သွားစေနိုင်သော စုံစမ်း နှောင့်ယှက်ခြင်းများ အကြောင်းကိုလည်း သ တိမူ ဆင်ခြင်ရန် သတိပေး ဆုံးမထားပါသည်။ အခက် အခဲများကို ရှောင်လွှဲလိုသော စိတ်

သည် ကျွန်ုပ်တို့ အသီးသီးတွင်ရှိသော ဘုရား ၏ ကျေးဇူးတော်ကို မေ့လျော့သွား စေနိုင် ပါသည်။ ဆက်ကပ်ထားသော သူတော်စင် ရဟန်း၊ သီလရှင်နှင့် အမှုတော်ဆောင်များတို့ သည် ခရစ်တော်နှင့်အတူ ခရစ်တော်၏ လူမျိုး အကြား၌ အစေခံနေထိုင်ရန် ခေါ်တော်မူခြင်း ခံရပါသည်။ ထို့ကြောင့် မိမိ၏သိုးစုလူမျိုးတို့နှင့် တွေ့ဆုံရန် ရှေ့သို့လှမ်းသွားနေသော ခရစ် တော်နှင့်အတူ ခရီးနှင့်သွားကြပါစို့ဟုဆိုကာ သြဝါဒကို နိဂုံးချုပ်ခဲ့သည်။

ထိုပွဲနေ့ကို ၂၀၁၈ ခုနှစ် အောက်တို ဘာလတွင် "လူငယ်၊ ယုံကြည်ခြင်းနှင့် ခေါ် တော်မူခြင်းဆိုင်ရာ စိစစ်ဆုံးဖြတ်ခြင်း" ဆို သည့် ခေါင်းစဉ်ဖြင့် ကျင်းပမည့် ဆရာတော် ကြီးများ ညီလာခံကို ကြိုတင်ပြင်ဆင်သည့် သ ဘောလည်း သက်ရောက်စေခဲ့သည်။

Ref: Vatican Radio

(CBCM-OSC)

မော်လမြိုင်ဂိုဏ်းအုပ်သာသနာ ဘုန်းတော်ကြီးများအတွက် Ongoing Formation Program သင်တန်းပြုလုပ်



မော်လမြိုင်၊ ၉.၂.၂၀၁၇

မော်လမြိုင် ကက်သလစ် ဂိုဏ်းအုပ် သာသနာ ဘုန်းတော်ကြီးများ နှစ်ပတ်လည် ဝတ်စောင့်ပွဲမတိုင်ခင် ၅ ရက်တာ Diocesan

Center မှာ Ongoing Formation Program သင်တန်းကို ဘုန်းတော်ကြီးများ အတွက် ဆရာတော်ကြီးက စီစဉ်ပြုလုပ်ပေးခဲ့တယ်။ Ongoing Formation Program သင်တန်းမှာ

အဓိကထား သင်ကြားပေးတဲ့ ခေါင်းစဉ် အ ကြောင်း အရာတွေဟာ - Social and Moral life of priests ခေါင်းစဉ်ကို Fr. Cyprian Aung Win (St. Joseph Catholic Major Seminary Rector, Yangon) က ဝေမျှပို့ချ ပေးခဲ့ပါသည်။

ဒီခေါင်းစဉ်အားဖြင့် မိမိကိုယ်ကို ပြန် လည် သုံးသပ်ဖို့ နှင့် မိမိရဲ့စိတ် နေစိတ်ထား သိမြင်ပြီး ကိုယ့်ရဲ့ Social life/ Pastoral life ကို ညီမျှသောအသက်တာကို အသက်ရှင် နိုင်ရန် အတွက် ဖြစ်ပါတယ်။

Indigenous Rights and natural resources ခေါင်းစဉ်ကို Fr. Thomas (CBCM-Justice and Peace commission Director နိုင်ငံရေးရာနှင့် မြန်မာနိုင်ငံမှာရှိသော လူမျိုးစု များရေးရာများအကြောင်းအရာများ ဖြစ်တယ်။

အဖဆရာတော်ကလည်း နိုင်ငံရေး မလုပ်ပေမဲ့လည်း နိုင်ငံ့အရေးမှာ ပါဝင် လုပ် ဆောင်နိုင်ရန်နှင့် နိုင်ငံမှာ ဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေတွေကို သိမြင်ပြီး Aware ရှိဖို့ နှင့် ဒီ Indigenous Rights and natural resources ဟာ အကျိုးရှိသော အသိပညာ သင်တန်းဖြစ်တယ်။

ဗာသာရ်ဆူစေးကလည်း (Liturgy) မစ္စားပူဇော်ခြင်း နှင့်ဆိုင်သော အကြောင်း အရာများကို (၂)နာရီ အချိန်ယူပြီး သင်ကြား ပေးခဲ့သည်။

Pastoral planning for New Myanmar ခေါင်းစဉ်ကို Fr. Amal SJ သင်ကြား ပို့ချခဲ့သည်။ Parish အတွင်း Pastoral လုပ် ငန်းတွေကို ဘယ်လို စီမံအုပ်ချုပ်မလဲ၊ Financial Planning ဘယ်လိုလုပ်မလဲ ဆိုတဲ့ အကြောင်းအရာများကို ဝေမျှပို့ချ ခဲ့သည်။

စာမျက်နှာ ၅ ကော်လံ ၁ သို့

ရဟန်းများသည် အနုပညာနှင့်အလှပကိုလည်း လေ့လာသင့်

အမြင်စုတ်သော်လည်းရွှေထုပ်သည့်မြပုဝါ

“အမြင် စုတ်သော်လည်း ရွှေထုပ် သည့် မြပုဝါ” ဟုမြန်မာ့အဆိုအမိန့်ရှိပါသည်။ ဆိုလိုသည်မှာ အမြင်မတင့်တယ်သော်လည်း အဖိုးထိုက်သောအရာကို လုံခြုံအောင်၊ မပွန်း မပဲ့အောင် ထိန်းသိမ်းပေး၊ ဖုံးအုပ်ထားပေး သည်ဟု ဆိုလိုပါသည်။ ရှေးခေတ်၌ အဖိုးတန် ရတနာများကို အဖိုးတန်သော ပိတ်စများဖြင့် ဖုံးအုပ်သို့ဝက်ထားပါက သူရိုး၊ ဓားပြတို့၏ ရန် ကို ကြောက်ရသောကြောင့် လူအထင်မကြီး လောက်သော၊ လူသတိမထားမိလောက်သော ဟောင်းနွမ်းနေသည့် ပိတ်စများ ဖြင့်ဖုံးအုပ် ထုပ်ပိုးထားတတ်လေ့ရှိပါသည်။ ဤအဆိုသည် မှန်သင့်သလောက်မှန်သော်လည်း ဖြစ်သင့် သည်မှာ တော်ဝင်သူတစ်ဦးအနေဖြင့် ထမင်း ဆီဆန်းစား၍ ရွှေလင်ပန်းနှင့် အချင်းဆေးလျှင် ပို၍အပ်စပ်ပေမည်။



မြန်မာ အနုပညာလက်ရာဖြင့် အလှဆင်ထားသော ညောင်လေးပင်မြို့ လုဒ်မယ်တော် ဘုရားကျောင်း

ရွှေလင်ပန်းနှင့်အချင်းဆေးခြင်းသည်သာ

ဟောင်းနွမ်း၍ အရောင်များလွင့်နေ သော ဘုရားကျောင်းအတွင်း၌ အဖိုးမဖြတ်နိုင် အောင် တန်ဖိုးထိုက်လှသော မစ္စားတရား ပူဇော်ခြင်းကို ပြုခြင်းသည် မဖြစ်သင့်ပေ။ အနု ပညာနှင့် ယုံကြည်ခြင်းသည် ဆက်နွယ်မှု ရှိသည်။ ထိုအကြောင်းကို ရဟန်းများအနေဖြင့် သင်ယူရမည် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်း သောနေရာဌာနများ၌ သပ္ပာယ်စေရန် ရည်ရွယ် ၍ ဘာသာရေး အနုပညာရပ်ဆိုင်ရာ လေ့လာ သင်ယူသည့်အစီအစဉ်ကို ဗဟိုကန် ရုံးတော် ၏ ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ အစီအစဉ် တစ်ခုကို စတင်ခဲ့ပါသည်။

ထိုအစီအစဉ်ကို အီတလီနိုင်ငံဆိုင်ရာ ဆရာတော်ကြီးအဖွဲ့ ချုပ်မှ ငွေကြေးထောက်ပံ့ ပေးမည်ဖြစ်ပြီး၊ အဆိုပါအစီအစဉ်သည် အနု

ပညာနှင့် အနုပညာဆန်သော ယဉ်ကျေးမှုများ ကို သင်ကြားပေးနိုင်သောသာ သနာပိုင် ရဟန်းတော်များဖြစ်စေ၊ သူတော်စင်ရဟန်း၊ သီလရှင်များ၊ သာမန်ဆရာ၊ ဆရာမများ၊ ဓမ္မ အမှုတော်ဆောင်များ၊ အနုပညာနှင့် ယုံကြည် ခြင်း ဆက်နွယ်မှုကို လုပ်ဆောင်နေသူများအား စိစစ်ရွေးချယ်၍ သင်တန်းပေးရန်ဖြစ်သည်။

အတတ်ပညာကိုလက်တွေ့ အသုံးချ နိုင်ရန်အခွင့်အလမ်းဖန်

သာသနာအတွင်း၌ မည်သည့် သင် တန်းများဖွင့်လှစ်ပြီး ဖြစ်သနည်း၊ ဥပမာ အားဖြင့် ဝိသုကာဆရာများ၊ ပန်းချီ၊ ပန်းပု ဆရာများ၊ ဂီတပညာရှင်များ တတ်ပြီးသော ပညာကို ဝတ်ပြုခြင်း၌ သင့်လျော်စွာ ပြန်လည် အသုံးချတတ်ရန်လည်း အခြေအနေရှိရမည်။

ဤသင်တန်းသည် ဘုရားသခင်အား အနု ပညာမှ တဆင့်ထိတွေ့ ခံစားခွင့်ရမည် ဖြစ်၍ အရေးကြီးပါသည်။ လှပသော အနုပညာသည် ဘုရားသခင်ကို ထောက်ရှုခံစားနိုင်ရန် ဖန်တီး ပေးသည်။ အဘယ်ကြောင့်ဆိုသော် လှပသော အနုပညာသည် ယုံကြည်ခြင်း၏ သံပွတ်ဖြစ် သကဲ့ သို့ ဗဟိုကန်ရုံ ယဉ်ကျေးမှု ဌာန၏ ခေါင်ချုပ်လည်းဖြစ်သည်။ ပြန်လည် မွမ်းမံပြင် ဆင်ထားသော ဘုရားကျောင်းသည် အလွန် နက်ရှိုင်းသော အလှကို ဖော်ကျူးပါသည်။ ဘုရား ကျောင်း၏ သပ္ပာယ်ခြင်းသည် တိတ် ဆိတ်ခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း စသည်တို့ ကို ဖြစ်ပေါ်စေနိုင်သည်။ ယုံကြည်ခြင်းသည် အာရုံ ပြု၍ တိတ်ဆိတ်စွာ ထောက်ရှုနိုင်ခြင်းမှ ဖြစ် ပေါ်လာသည်။ ယုံကြည်ခြင်းသည် ထုတ်ဖော် ဝန်ခံခြင်းလည်းဖြစ်သည်။ ဆုတောင်းခြင်းအား ဖြင့်သော်လည်းကောင်း၊ အစုအဖွဲ့ တွေ့ဆုံခြင်း အားဖြင့်လည်း ကောင်း၊ အတူတကွ ဝတ်ပြု ဆုတောင်းခြင်း၊ ဓမ္မသီချင်းများသီဆိုခြင်း စ သည်ဖြင့် ဖော်ပြလေ့ရှိ သည်ဟု ရဟန်းအမတ် ဂျန်ဖရန်းကို ရာဇာဓိက မှတ်ချက်ပြုပါသည်။

ဝတ်ပြုခြင်းနှင့်သပ္ပာယ်ခြင်းယှဉ်တွဲခြင်း

ဆုတောင်းခြင်းအစီအစဉ်နှင့် ဝတ်ပြု ကိုးကွယ်ခြင်း၌ သပ္ပာယ်ခြင်းသည် ကာယအာရုံ ဖြင့် ခံစားရန်ဖြစ်သည်။ ထို့ကြောင့်သန့်ရှင်း သော ဌာနတစ်ခုသည် အတွင်းပိုင်း၌လည်း ဆု တောင်းရာတွင် အထောက်အပံ့ဖြစ်စေ သော အနေအထားမျိုးရှိအောင် ဖန်တီးယူ ရ မည်။ သို့မှသာ ဘာသာတူများသည် ပြော သမျှကို တိတ်ဆိတ်စွာ ကြားနာနိုင်မည်ဖြစ် သည်။ အကယ်၍ ဘုရားကျောင်း တစ်ဆောင် သည် ပြန်လည်မွမ်းမံ၍ သပ္ပာယ်အောင် ပြင် ဆင် မှုမရှိပါက ၎င်း၌ရှိရမည့်ဂုဏ်အင်္ဂါ မပြည့် မစုံပေ။ အဘယ်ကြောင့်ဆိုသော် နားစွင့်ခြင်း

သည် ထောက်ရှုစဉ်းစားခြင်းကို ပွားစေသည်။

အဆိုပါစီမံကိန်း၏ ပထမခြေလှမ်း အဖြစ် အီတလီနိုင်ငံ၏ လက်ရှိပညာရေးကို အခြေခံ ၍ သူတေသနတစ်ခုကို ပြုလုပ်မည်။ ရှာဖွေတွေ့ ရှိချက်များ အပေါ်မူတည်၍ မည် သည့် ပညာရပ်၌ အထူးပြုလေ့လာလိုသည်ကို ဆုံးဖြတ်ရမည်။ ထို့နောက်မှ စတင်ဖော် ဆောင်မည်။ စစ်တမ်းကောက်ယူမှုကို ဦးစွာ ကွန်ရက်မှ ကောက်ခံမည်။ အီတလီနိုင်ငံ၏ ပညာရေးစနစ်ကို ထည့်သွင်း စဉ်းစားရခြင်းမှာ အနုပညာသည်ကျောင်းတွင်း လှုပ်ရှားမှုတွင် ပါဝင်သည်။ အနုပညာသည် လူ့အသိုင်းအဝိုင်း အတွက်လည်း အရေးပါသည်။ အဘယ် ကြောင့်ဆိုသော် ရုပ်မရှိသော အဆောက် အ အုံများသည် ဝင်ထွက်သွားလာ သူများကို လည်း စိတ်မသီးမသန့်ဖြစ်စေမည်။ ထို့ကြောင့် ဝတ်ပြုကိုးကွယ်ရာ၌ လူတို့၏ အာရုံကို စုစည်း ပေးနိုင်မည်လည်း မဟုတ်ပေ။

က က သ လ စ သ သ နာ အ နေ ဖြင့် ယုံကြည်ခြင်း နှင့် သပ္ပာယ်ခြင်းသည် နွယ်ယုက် လျှက် ရှိသည် ဟု လက်ခံလာခဲ့သောသမိုင်းရ ည့်ကြီးရှိသည်။ ယုံကြည်ခြင်းနှင့် သပ္ပာယ်ခြင်း သည် ညီအစ်မသဖွယ် ဖြစ်သည်။ နှစ်ခုလုံး သည် ၎င်းတို့၏ အရေးကြီးသော ဖြည့်စွပ်ရမည့် ဝတ္တရားများရှိသည်။ ပြီးခဲ့သောရာစုနှစ်၏ အ ကောင်းဆုံး အနုပညာသမား ပေါ့လ်ကလိက အနုပညာသည် မြင်နိုင်သောအရာကို ကိုယ် စားမပြု။ မမြင်နိုင်သောအရာကို မြင်နိုင်အောင် ကြည့်စေခြင်းဖြစ်ကြောင်း ပြောခဲ့ပါသည်။ ထို့ ကြောင့် အနုပညာနှင့် ယုံကြည်ခြင်းသည် ညီအစ်မဖြစ် သည်ဟု ဗဟိုကန်ရုံး ယဉ်ကျေးမှု ဌာန တာဝန်ခံ ရဟန်းအမတ်က မိန့်ကြားခဲ့ ပါသည်။

ဗဟိုကန်ရုံး

စာမျက်နှာ ၄ မှ

ဤသင်တန်းတွင် မော်လမြိုင် သာ သနာ ဘုန်းတော်ကြီး ၁၁ ပါး နှင့် ဘားအံ သာသနာ ဘုန်းတော်ကြီး ၂ ပါး အားလုံးပေါင်း ဘုန်းတော်ကြီး ၁၃ပါး တက်ရောက်ခဲ့ကြ ပါတယ်။

Ongoing Formation Program သင်တန်းသည် ဝါတော်ငယ်သော ဘုန်းတော် ကြီးများအတွက် ရည်ရွယ်သော်လည်း ဘုန်း တော်ကြီးတွေအားလုံးအတွက် အကျိုးဖြစ်စေ သော သင်တန်းဖြစ်တယ်။

ဒီသင်တန်းဟာ မော်လမြိုင်သာသနာ အတွက် ပထမဆုံး သင်တန်းဖြစ်ပါသည်။ အဖ ဆရာတော် ရေမွန်ဖိုးရေကလည်း ဒီလိုမျိုး သင်တန်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ Diocese တိုင်းမှာ ဘုန်းတော်ကြီးတွေ အတွက် ပြုလုပ် သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

(Mawlamyine - OSC)



ဆရာတော် ရေမွန်၊ ဖါသာရ် အောင်ဝင်း နှင့် မော်လမြိုင်သာသနာမှ ရဟန်းတော်များ

မိုက်ကြွေးကိုကိုယ်တော်မြတ်မှန်ဖုတ်ခြင်းဖြင့်ဆပ်ခဲ့ကြသောအကျဉ်းသား(၃)ဦး

ကျွန်တော်တို့အားလုံး အကျဉ်းထောင်သို့ မိမိကျူးလွန်ခဲ့သော မိုက်ပြစ်အတွက် မဟုတ်သော်လည်း၊ အသိများ၊ မိသားစုဝင်များ၊ အကူအညီ လိုအပ်နေသူများအား ကူညီပေးရန်ထောင်ဝင်စာများ သွားရောက်ယူခဲ့ဖူးကောင်းယူခဲ့ဖူးပေမည်။ အကျဉ်းထောင်ဟုဆိုလျှင် အိမ်ထောင်ကိုပင် မကြားလိုဟုစိတ်ကုန်နေသူအချို့ ရယ်စရာပြောတတ်ကြပါသည်။ အမှန်ဆိုသော်ကျွန်တော်တို့သည် အိမ်ထောင်မကျသော်လည်း၊ အကျဉ်းထောင်တွင်အကျဉ်းကျမခံဖူးသော်လည်း မိမိတို့၏ ကျဉ်းမြောင်းသော စိတ်ထားများ၊ ဝါသနာဆိုးများ၊ တရားမဲ့နေသောခံယူချက်၊ ခံစားချက်၊ အမြင်၊ အယူအဆများ၊ ပူပင်သောကမ္ဘာထဲတွင် ပိတ်မိ အကျဉ်းကျနေသူများသာ ဖြစ်သည်။ ကွာခြားသည်ကား အကျဉ်းကျခံရမည့်ပြစ်မှုနှင့် မိမိ၏ အတွင်းစိတ်၌ ကျူးလွန်သောပြစ်မှုမျှသာ ကွာပါသည်။

ထောင်ထွက်ဟုဆိုလျှင်လည်း လူ့အသိုင်း အဝိုင်းသည် သတိထားရန်၊ ခေါ်ပြောပေါင်းသင်းရန် ရှိနေတတ်ကြသည်။ ထောင်ကျဉ်းသူတိုင်းသည် ရာဇဝတ်မှုကျူးလွန်သောကြောင့်လည်းကောင်း၊ တရားဥပဒေစိုးမိုးမှုကသောင်းကနင်းမှု ကြောင့်လည်းကောင်း၊ ငွေများ တရားနိုင်သည့် စနစ်ကြောင့် တရားခံသည်တရားလို၊ တရားလိုသည် တရားခံ ဖြစ်သွား၍လည်းကောင်း၊ လုပ်ငန်းရှင်များ၏ ထိုးကျွေးခံ ဘဝဖြင့်ဘဝပျက်သွားရသူများလည်း ရှိကြသည်။ ထောင်ကျသူတိုင်းသည်လည်း ရာဇဝတ်ကောင်ကြီးများသာ မဟုတ်ပေ။ သို့သော် ထောင်ကျပြီဆိုသည်နှင့် ထောင်၏ အဝင်ဝတွင် ရေးထိုးထားသော စာသားကား "ငါတို့၏မိုက်ကြွေးကို သွေး၊ ချွေးဖြင့် ပေးဆပ်မည်" ဟုပင်ဖြစ်သည်။

လူသတ်မှုဖြင့်မိမိတို့၏မိုက်ကြွေးကို သွေးချွေးဖြင့်ဆပ်နေသော အကျဉ်းသား သုံးဦး ရှိပါသည်။ ၎င်းတို့သည် အီတလီနိုင်ငံသား

တစ်နေ့ အပြစ်ဒဏ်စေ့၍ လွှတ်မြောက်ခဲ့လျှင် ကျွန်တော့်ကြောင့် သေကွဲ ကွဲခဲ့ရသော မိသားစုဝင်များ၊ ထိခိုက်နာ ကျင်မှုရ စေခဲ့သောသူများအား ခွင့်လွှတ်ပေးရန် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခွင့် ရနိုင်မည်ဟု မျှော်လင့်

များဖြစ်ကြသည်။ ၎င်းတို့၏ မိုက်ကြွေး အတွက် သွေးချွေးဖြင့်ပေးဆပ်ရာတွင် ကျွန်တော်တို့ ကက်သလစ်ဘာသာဝင်များ၏ ဘာသာရေး အသက်သွေးကြောဖြစ်သော မစ္စားတရားနှင့် ပတ်သက် ဆက်နွယ်မှု ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော်မစ္စားတရားအတွင်း၌ ယေရူးသခင် ကိုယ်တော်တိုင် 'ဤအရာသည် ကား ငါ၏အသား၊ ယူ၍စားကြလော့၊ ဤအရာသည်ကား ငါ၏သွေး၊ ယူ၍သောက်ကြလော့၊ ငါ့ကိုအောက်မေ့သတ်ခြင်းငှာ၊ ဤအမှုကို ပြု



ပြင်ဆင်ခွင့် ရှိချင်ပါသေးသည့်

ကြလော့' ဟု ပညတ်ထားခဲ့သော ပွဲတော်စီရင်ကျင်းပ ပါသည်။ ထိုပွဲတော်တွင် ကိုယ်တော်၏ ခန္ဓာတော်အဖြစ်ဖန်ဆင်းထားသော ကိုယ်တော်မြတ်ကိုပင့်ယူကြပါသည်။

အထက်ကဆိုခဲ့သော အကျဉ်းသား သုံးဦးတို့သည် မိမိတို့၏မိုက်ကြွေးအတွက် အကျဉ်းထောင်အတွင်း၌ မစ္စားတရား အတွင်း အသုံးပြုသော ကိုယ်တော်မြတ်ကို ပြုလုပ်ရပါသည်။ သို့သော် ထိုကိုယ်တော်မြတ်ကို ရောင်းရန်အတွက် ပြုလုပ်ခြင်းမဟုတ်။ အကျဉ်းထောင်များရှိ အကျဉ်းသားများ၏ ဝိညာဉ်ရေးရာကို ကြည့်ရှုစောင့်ရှောက်ပေးရသော တာဝန်ကျရဟန်း (သို့) ကာဒီနယ် (သို့) တစ်နေ့နေ၌ ရဟန်းမင်းကြီး ကိုယ်တိုင် ကြွရောက် မစ္စားပူဇော်ချိန်များ၌ အသုံးပြုရန်အတွက် ဖြစ်ပါသည်။

ထိုသူတို့မှာ Cristiano Vallanzano, Giuseppe Ferlitto နှင့် Ciro D'Amora တို့ ဖြစ်ကြသည်။ သူတို့သည် အကျဉ်းသားပေါင်း (၁၃၀၀) ဦး ရှိသည့် မီလန်မြို့ရှိ Opera Maximum ဟုခေါ်သော အကျဉ်းထောင်မှ ဖြစ်ပါသည်။ ၎င်းတို့သုံးဦးသည် 'မှန်၏ အနက်အဓိပ္ပါယ်' ဟုအမည်ပေး ထားသော အစီအစဉ်တွင် ပါဝင်နေကြပါသည်။ ဤအစီအစဉ်ကို ပြုလုပ်ပေးခြင်းမှာ၊ အကျဉ်းသားများ အနေဖြင့် ရာဇဝတ်မှုကို အခြေအနေ အမျိုးမျိုးကြောင့် ကျူးလွန်ခဲ့ရသည်မှန်သော်လည်း အကျဉ်းထောင်ထဲသို့ ရောက်ရှိလာ သောအခါ၊ မိမိတို့၏မိုက်ပြစ်ကို ပြန်လည်နှောင်တရ၍ လူကောင်း ဖြစ်လာစေရန် ဘာသာရေး အကူအညီ၊ အသိပညာပေးခြင်း အစီအစဉ်များဖြင့် ပြန်လည်ကျေအေးခြင်း (ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းကျေးဇူး) ရရှိရန်ဖြစ်ပါသည်။

၎င်းတို့သုံးဦးအနက် Vallanzano မှာ အငယ်ဆုံးဖြစ်ပြီး၊ ပြစ်ဒဏ် (၂၃) နှစ် ချမှတ်ခံထားရသူ ဖြစ်ပါသည်။ သူ့အနေဖြင့်ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကိုခံစားရန်ကိုသာမျှော်လင့်နေကြောင်း၊ ကိုယ်တော်မြတ် ပြုလုပ်ပုံအဆင့်ဆင့်ကို သရုပ်ပြရင်း ရှင်းပြပါသည်။ နံနက်ပိုင်းတွင် ၎င်းတို့အနေဖြင့် ယေရူးသခင်ကိုယ်တော်တိုင်သင်ကြားပေးသောဆုတောင်းမေတ္တာကို သော်လည်းကောင်း၊ ကောင်းကင်

တမန်တော်က မာရီးယာကို အမိန့်တော်ပြန်သော ဂုဏ်ကျေးဇူးတော် မေတ္တာကိုလည်းကောင်း၊ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ ဘုန်းတော်ဖွဲ့မေတ္တာကိုလည်း ကောင်း ရွတ်ဆိုရကြောင်း၊ ထို့နောက် ကိုယ် တော်မြတ်မှန် ပြုလုပ်ရန် ဂျုံ့မှန်ကိုပြင်ဆင်ပြီးနောက်၊ ကိုယ်တော်မြတ်ပြုလုပ်ခြင်းကို အစပြုကြောင်း၊ သူ့အနေဖြင့် အသက်အရွယ်မကြီးရင့်ခင် အကျဉ်းထောင်မှ လွတ်မြောက်လိုကြောင်း၊ သို့မှသာ မိသားစုတစ်စုကို တည်ဆောက်၍၊ သားသမီးများ ရယူလိုကြောင်း သူ၏ ခံစားချက်ကို ထုတ်ဖော် ပြောပြရပါသည်။ ကိုယ် တော်မြတ်မှန် ပြုလုပ်ရန်အတွက် ဆုတောင်း မေတ္တာဖြင့် အစပြုရသည်မှာ ၎င်းအတွက် အလွန် ခံစားရကြောင်း၊ ဆုတောင်းမေတ္တာ ပြုနေစဉ်တွင် ဒုက္ခ ခံစားနေရသောသူများ၊ ဒုက္ခ ရောက်အောင် ကျွန်ုပ်တို့ လုပ်ခဲ့သောသူများအတွက် သတိယ ဆုတောင်းပေးကြောင်း၊ ဤမြင့်မြတ်သော အလုပ်ကိုလုပ်နေခြင်းဖြင့် လူငယ်တို့အားသတင်းပေးလိုသည်မှာ ကျွန်တော်တို့ ကျူးလွန်ခဲ့သကဲ့သို့ မကျူးလွန်ကြရန် D'Amora က ဝေမျှသွားပါသည်။

ကျွန်တစ်ယောက်ဖြစ်သော Ferlitto က လူအများပင့်ယူကြမည့် ကိုယ်တော်မြတ်မှန်ကို မိမိ၏လက်ဖြင့် ပြုလုပ်ပေးခြင်းသည် အလွန် ကြည်နူးရကြောင်း၊ ကိုယ်တော်မြတ်မှန် ပြုလုပ်နေရင်း ယေရူးသခင်အား မိမိကျူးလွန်ခဲ့သော မိုက်ပြစ်ကို ခွင့်လွှတ်ပါဟု တောင်းလျှောက် လေ့ရှိကြောင်း၊ ယခုဤအလုပ်ကို လုပ်ဆောင်ခြင်းကြောင့် နောင်တတရား ရလာသောကြောင့်၊ တစ်နေ့ အပြစ်ဒဏ်စေ့၍ လွှတ်မြောက်ခဲ့လျှင်၊ ကျွန်တော့်ကြောင့် သေကွဲ ကွဲခဲ့ရသော မိသားစုဝင်များ၊ ထိခိုက်နာကျင်မှု ရစေခဲ့သောသူများအား ခွင့်လွှတ်ပေးရန် ကိုယ်တိုင်ကိုယ်ကျတောင်းပန်ခွင့် ရနိုင်မည်ဟု မျှော်လင့်ကြောင်းထုတ်ဖော်ခဲ့ပါသည်။

ကိုယ်တော်မြတ်ပြုလုပ်ရန်အစီအစဉ်ကိုရေးဆွဲပေးခဲ့သူမှာ Arnaldo Mosca Mondadori ဖြစ်ပါသည်။ ခရစ်တော်၏ ချစ်ခြင်းဖြင့် ကယ်တင်ခြင်းခံစားရရန်မှာ လူသားတိုင်းလိုအပ်သော ကျေးဇူးတော်ဖြစ်ကြောင်း၊ ဤကျေးဇူးတော်သည် အကျဉ်းထောင်၌ အ

ပြစ်ဒဏ် ဆပ်ဖြေနေသော အကျဉ်းသားများအတွက်သာ အကျိုးဝင်သော ထောက်ရှုချက်မဟုတ်၊ အကျဉ်းထောင် အပြင်၌နေထိုင်နေသော်လည်း မှားယွင်းသော အတွေးအခေါ်များ ရှိနေသူများအတွက်လည်း အကျိုးဝင်ကြောင်း၊ သူသည် မီလန်၌အခြေပြု၍ဖွဲ့စည်းထားသော Casa dello Spirito e delle Arti (သန့်ရှင်းသောဝိညာဉ်တော်နှင့် အနုပညာ၏အိမ်တော်) လူမှုရေး လုပ်ငန်းအဖွဲ့အစည်းကို တွဲဖက် တည်ထောင်သူဖြစ်ပါသည်။ ထိုအဖွဲ့အစည်းသည် လူမှုရေး၊ ယဉ်ကျေးမှုနှင့်ဘာသာရေးကို အသားပေးလုပ်ဆောင်သောအဖွဲ့ ဖြစ်ပါသည်။

အဆိုပါကျဉ်းသားသုံးဦးသည်၊ သူတို့ကိုယ်တိုင် ပြုလုပ်သော ကိုယ်တော်မြတ်ကို ရဟန်းမင်းကြီးအား ကိုယ်တိုင် လက်ဆောင်ပေးပို့ လိုကြသည်။ ရဟန်းမင်းကြီးထံရေးသားပေးပို့သောစာတစ်စောင်တွင် ၎င်းတို့သုံးဦးက 'တစ်ချိန်တစ်ခါက သွေးစွန်းခဲ့သော ကျွန်တော်တို့၏ လက်ဖြင့်ပြုလုပ်သော ကိုယ်တော်မြတ်

အသက်အရွယ် မကြီးရင့်ခင် အကျဉ်းထောင်မှ လွတ်မြောက် လိုကြောင်း၊ သို့မှသာ မိသားစုတစ်စုကို တည် ဆောက်၍၊ သားသမီးများ ရယူလိုကြောင်း သူ၏ ခံစားချက် ကို . . .။

ကို ဘုရားသခင်၏ ထူးခြားသော သနားခြင်းကရုဏာနှစ်တွင်၊ ကိုယ်တော်၏သန့် ရှင်းသော လက်တော်သို့ ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လိုပါသည်။ ကျွန်တော်တို့ မျှော်လင့်နေသော မျှော်လင့်ချက်တစ်နေ့ ဖြစ်လာလိမ့် မည်ဟု မျှော်လင့်နေပါသည်။ ချစ်ခြင်း၊ ကြည်ညိုလေးစားခြင်းဖြင့် ကိုယ်တော်အား နှုတ်ဆက်လိုက်ပါသည်' ဟုရေးသားပေးပို့ခဲ့ပါသည်။ ထို့နောက် ၎င်းတို့ သုံးဦးကိုယ်တိုင် လက်မှတ်များ ရေးထိုး ချိတ်ပေးပို့ ခဲ့ကြပါသည်။

ဤအကျဉ်းသားသုံးဦး ပြုလုပ်ပေးသောကိုယ်တော်မြတ်မှန်အချို့ကို ဇန့်ဝီဂီလ (၁၇) ရက်နေ့က၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ခရီးသွားများအား ဝိညာဉ်ရေးစောင့်ရှောက်မှုပေးသောရုံးတော်၏ဥက္ကဋ္ဌ ကာဒီနယ် Antonio Veglio မှ မစ္စားပူဇော်ရာတွင် အသုံးပြုခဲ့ပါသည်။ ထိုနေ့သည် (၁၂) ကြိမ်မြောက် ကမ္ဘာ့ရွှေ့ပြောင်း နေထိုင်သူများနှင့် ဒုက္ခသည်များနေ့လည်း ဖြစ်ပါသည်။ ထိုနေ့ကို 'ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များသည်၊ ဇဝ်ဂေလိကျမ်း စာတော်လာ ကရုဏာဖြင့်တုန့်ပြန်ရန်၊ ကျွန်ုပ်တို့အား စိန်ခေါ်နေသည်' ဟု ရဟန်းမင်းကြီးက ခေါင်းစဉ်တပ်ခဲ့သည်။

ကလေးပိုက်

ဘုရားစကားသင်နည်းသင်တန်း ဖွင့်လှစ်ခြင်း

လားရှိုး ဖေဖော်ဝါရီလ ၁ ရက်



လားရှိုး ဂိုဏ်းအုပ်သာသနာ သာသနာပြု ကလေးသူငယ်များ အသင်း(ဗဟို) မှ ဦးဆောင်၍ ကလေးသူငယ်များအား ဘုရားစကား ပို့ချနည်းသင်တန်းကို ဇန်နဝါရီလ (၃၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ လားရှိုးသာသနာရှိ ယေဇူးရွှေလုံးတော် ကာသီဗြယ် ဘုရားကျောင်း စိန်ပိတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ လားရှိုးဂိုဏ်းအုပ်သာသနာ PMS Director Msgr. Paul Zaw San မှ အဖွင့်ဆုတောင်းခြင်းကို ပြုလုပ်ခဲ့ပြီး အဖဆရာတော် ဖိလစ်ဖောင်းမှ အားပေးစကား ပြောကြားကာ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါသည်။ သင်တန်းတွင် Catechetical Methodology ကို Rev.Fr. Bosco Ai Lian

Htang (SDB) မှလည်းကောင်း၊ Meditation and Awareness ကို Sr.Maria Eulalia (FSAG)မှလည်းကောင်း အသီးသီး ပို့ချပေးခဲ့ပါသည်။ သင်တန်းသို့ ဂိုဏ်းပေါင်းစုံမှ သီလရှင်များ၊ မိခင်များ၊ လူငယ်များစုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ပါသည်။

တက်ရောက်လာသော သင်တန်းသား များမှလည်း မိမိတို့သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပြီး လားရှိုး ဂိုဏ်းအုပ်သာသနာ၊ သာသနာပြု ကလေးသူငယ်များအသင်း၏ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီး Fr. Jacob ၏ အပိတ်ဆုတောင်း မေတ္တာဖြင့် သင်တန်းကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။

Sr.Magdalen(FSAG)

ခြံမြံခြံမြံသံသံ ဆင်နွဲ့ခဲ့သော သံမိုးတောင်ပွဲ

သံမိုးတောင်၊ တောင်ငူ၊ ဇူလိုင်လ ၂၉ ရက်



ဆရာတော်ဘုရား၊ ရဟန်းသစ် ၂၅ ဦးနှင့် ဂျူဘီလီရှင်များ

တောင်ငူ သာသနာ၊ သံမိုးတောင် တိုက်နယ် ဘုရားရှိခိုးကျောင်း ၂၅ နှစ်ပြည့် ဂျူဘီလီ၊ လှမ်းမယ်တော်ပွဲ၊ ဦးပဉ္စင်းကြီး Gratiano စောရှင် နှင့် Philip စောကျော်နိုင်ဦးတို့၏ ထာဝရ ရဟန်းသိက္ခာတင်ပွဲ၊ Rev. Fr. စောအားတစ်၏ ရဟန်းဝါတော် ၂၅ ဝါပြည့် ငွေစင်ဂျူဗလီ၊ စစ္စတာရ် ဂျေ့ဗီး (ဖရန်စစ္စ ကင်ဂိုဏ်း) ရွှေစင်ဂျူဗလီနှင့် ကျောင်းအကာ ဦးမိကေးလယ်၏ သာသနာ အမှု တော်ထမ်း ၂၅နှစ်ပြည့် ငွေစင် ဂျူဗလီပွဲတော်များကို ဇူလိုင်လ ၂၈ရက်နှင့် ၂၉ ရက် နေ့များတွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ဇူလိုင်လ ၂၈ ရက် ညနေ ၄:၀၀ နာရီ တွင် ရွာအတွင်း စီတန်းလှည့်လည် ဝတ်ပြုခြင်း၊ ၅:၀၀ နာရီတွင် ဂျူဗလီမှတ်တိုင်အား ကောင်းချီး ပေးခြင်းနှင့် ဆုတောင်းပြည့် လှမ်းမယ်တော်

မစ္စားတရားတော်တို့ ပြုလုပ် ကျင်းပခဲ့ကြပါသည်။

ည ၇:၀၀ နာရီတွင် ရဟန်းအသစ် နှစ်ပါးနှင့် ဂျူဘီလီရှင်များအား ဂုဏ်ပြုနှုတ်ဆက်ပွဲ နှင့် ဖျော်ဖြေရေး အစီအစဉ်များကို ပျော်ရွှင်စွာ ဆင်နွဲ့ကြပါသည်။

၂၉ ရက် နံနက် ၇:၀၀ နာရီတွင် ဦးပဉ္စင်းကြီး နှစ်ပါးအား ရဟန်းသိက္ခာတင်ခြင်း မစ္စားတရားတော်မြတ်ကို ဆရာတော်ကြီးမှ ဦးဆောင်ကာ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။

ပွဲတော်ကို ဂိုဏ်းအုပ်ဆရာတော် အိုက်ဇက်ခါနုနှင့် ရဟန်းတော် ၄၉ ပါး၊ သီလရှင်များ၊ ကိုရင်များ၊ တိုက်နယ်အသီးသီးရှိ ဘာသာသူများ၊ ရပ်ဝေးရပ်နီးမှ ဘာသာဝင် ဓမ္မမိတ်ဆွေ (၅၀၀၀) ကျော် ပါဝင်ခဲ့ကြပါသည်။

ဒက်ဇူးမယ် (ISR)

Sr. Magaret Sau Lwi နှင့် Sr. Mary Nangzing Baw Ja တို့အား ကြိုဆိုခြင်း။

ဗန်းမော်၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၇

တစ်သက်သစ္စာ ခံယူခဲ့ သော Sr. Sau Lwi နှင့် စစ္စတာရ် အသစ် ဖြစ်သော Sr. Mary Nangzing Baw Ja တို့ အား ကြိုဆိုခြင်း မစ္စား ကို ဇန်နဝါရီ လ ၂၁ ရက်နေ့ နံနက်ပိုင်း တွင် ဆရာတော်ဘုရား ရေမွန် ဆွမ်လွတ်ကမ် မှ ပြုလုပ်ပေးခဲ့ပါသည်။ Sr. Mary Nangzing Baw Ja မှာ ဆပ်ဖြေခြင်း သီလရှင်ဂိုဏ်း ဗန်းမော် သို့ ရောက်ရှိ ခဲ့ သော ၂၄ နှစ် အတွင်း ပထမဆုံး ဖြစ်လာသော သီလရှင် ဖြစ်ကြောင်း သိရသည်။ (ဗန်းမော် - OSC)



ဆရာတော် အိုက်ဇက်ခါနု၏ နယ်လှည့်ခရီးစဉ်



ဆရာတော် အိုက်ဇက်ခါနုအား ခရစ္စမားအားပေးခြင်းခံယူသော သားသမီးများနှင့်အတူတွေ့ရစဉ်

တောင်ငူသာသနာ ဂိုဏ်းအုပ်ဆရာတော် အိုက်ဇက်ခါနု၏ နယ်လှည့်ခရီးစဉ်ကို (၁၆.၁.၂၀၁၇ မှ ၂၅.၁.၂၀၁၇) အထိ တောင်ငူသာသနာ၊ လေဒူခေါင်တိုက်နယ်၊ သိကျိုတ်တိုက်နယ် နှင့် ဘီစီကုန်းတိုက်နယ် တို့သွားရောက်ကာ ကလေး သူငယ်များ ခရစ္စမားအား ပေးခြင်း စက္ကရမင်းတူးပေးခြင်းနှင့် ဘာသာသူများ အားတွေ့ဆုံ အားပေးခဲ့ပါသည်။ သိ

ကျိုတ် တိုက်နယ်တွင် ဒေါ်မြတ်သိန်းမှ လှူဒါန်းထားသော မယ်တော်ဆင်းတုနှင့် ဂူအသစ်ကိုလည်းကောင်း၊ ဘီစီကုန်း တိုက်နယ်တွင် ဒေါ်အားမူမိသားစု၏ မယ်တော်ဆင်းတုနှင့် ဂူအသစ်ကိုလည်းကောင်း ကောင်းချီးမင်္ဂလာ ပေးခဲ့ပါသည်။ ခရစ္စမားအားပေးခြင်း ခံယူသူ (၉၅၁) ဦး ခန့်ရှိပါသည်။

ဒက်ဇူးမယ် (ISR)

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးအတွင်းရှိ သာသနာစီရင်စုအသီးသီးမှ လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲ

မန္တလေးမြို့၊ ဇန်နဝါရီလ ၂၉ ရက်

မန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာအတွင်းရှိ သာသနာစီရင်စု အသီးသီး မှ လူငယ်ခေါင်းဆောင် များတွေ့ဆုံပွဲကို ဇန်နဝါရီလ ၂၉ အထိ ချမ်းသာကုန်း စိတ်ပုတီး မယ်တော်သခင်မ ဘုရားကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲအား မန္တလေးကက်သလစ် သာသနာလုံးဆိုင်ရာ လူငယ်ဒါရိုက်တာ ဘုန်းတော်ကြီး Fr. Augustine Tin Mg Htun, Fr. Bosco Bo Bo (SDB) နှင့် မန္တလေးသာသနာ လုံးဆိုင်ရာ လူငယ်ကော်မရှင် အဖွဲ့မှဦးဆောင် ကာ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ သာသနာ စီရင်စု အသီးသီးရှိ လူငယ်ကော်မရှင်အဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကိုယ်စားလှယ် များ (၅၀) ယောက်ခန့်နှင့်အတူ မြန်မာနိုင်ငံ လုံးဆိုင်ရာ လူငယ်ကော်မရှင်မှ ဒါရိုက်တာ ဘုန်းတော်ကြီးနှင့်အတူ အဖွဲ့ဝင်များလည်း ပါ ဝင်တက်ရောက်ခဲ့ကြပါသည်။

၂၀၁၂၊ ၂၀၁၇ ရက်နေ့တွင် Fr. Bosco Bo Bo မှသင်တန်းပို့ချရာတွင် လူငယ် လုပ်ငန်း သည် အသင်းတော်၏ လှုပ်ရှားမှုများထဲမှတစ်ခု ဖြစ်သည့်အတွက် လေးလေးနက်နက် ခံယူစေ လိုကြောင်းနှင့် လူငယ် ခေါင်းဆောင်များတွင် သိသင့်သည့် လိုက်နာဆောင်ရွက်ရမည့် အရာ များနှင့် ခေါင်းဆောင် တစ်ယောက်တွင် တွေ့ ကြုံရသည့် အရာများစိန်ခေါ်မှုများအား ဖြေရှင်း ပုံ ဖြေရှင်းနည်းများနှင့် အဖွဲ့အစည်း တစ်ခု အသင်း အဖွဲ့တစ်ခုတွင် ထားရှိရမည့် Vision & Mission ရေးပုံရေးနည်းများအား သင်ကြားပို့ချ ပေးခဲ့ပါသည်။

၂၀၁၂၊ ၂၀၁၇ ရက်နေ့တွင် မန္တလေး ကက်သလစ်ဂိုဏ်းချုပ် သာသနာမှ ဆရာ တော်ကြီး နီကောလားစ်မန်ထန်မှ ဦးဆောင် ကာ မစ္စားတရားတော်မြတ်ကို ပူဇော်ခဲ့ ပါသည်။ မစ္စားတရား၌ ဆရာတော်ကြီး နီကောလားစ် မန်ထန်မှ ဩဝါဒဖြင့် တရားရေးအေး တိုက် ကျွေးရာတွင် လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များ၊ အနာဂတ်ကိုပိုင်ဆိုင်သော သူများဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်ကဏ္ဍ တွင် မည်သူ့ကိုမျှအ စားထိုး၍မရဘဲ လူငယ် ကဏ္ဍအား လူငယ်များကိုယ်တိုင်က လုပ် ဆောင် ကြရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်ကြ ရာတွင်လည်း ခရစ်တော်သခင်၏ နာမတော် အားဖြင့် အရာရာကိုလုပ်ဆောင်ကြဖို့ လိုအပ် ကြောင်း၊ ခရစ်တော်သခင်၏ ဖြောင့်မတ်ခြင်း ကျေးဇူးတော်၊ သန့်ရှင်းစင်ကြယ်မှု၊ ဘုရား သခင်၏ စိတ်နေသဘောထားများကို လက်ခံ



ကာ၊ ခရစ်တော်သခင်နှင့်အတူ အရာရာကိုလုပ် ဆောင်ကြဖို့ရန်အတွက် ဩဝါဒတရားရေးအေး ကို တိုက်ကျွေးခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ကောင်းသော သိုး ထိန်းသိလရှင် အသင်းဂိုဏ်းမှ သီလရှင်များ မှလည်းလူငယ်များအား လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကိုလည်း လာရောက် ပို့ချ ပေးခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် ဒါရိုက်တာ Fr. Joseph အယ်ကော်ထူး မှ ပြောကြားရာတွင် လက်ရှိလူငယ်တစ်စုက ပစ္စုပ္ပန်ကာလမှာ ပေးဆပ်ခဲ့မှုသည် နောင်ဖြစ် လာမည့် လူငယ်များအတွက် စံစား ခွင့်တစ်ခု ရရှိမည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊ ယခု ရောက်ရှိ နေကြသည့် လူငယ်ခေါင်းဆောင်များ အနေဖြင့်လည်း ကိုယ်ကတစ်ခြားသူ တစ်ဦး ထံမှ ဘာရရှိမလည်းဟု မျှော်လင့်သည်ထက် ကိုယ်က တစ်ခြားသူအား ဘာလုပ်ပေးရမလဲ ဆိုသည့် အတွေးမျိုးဖြင့် လုပ်ဆောင်စေလို ကြောင်း၊ "မင်းအတွက် မင်းရှင်သန်သည့်အရာ က မင်းသေသွားသည်နှင့် ပျောက်ကွယ်သွား မည်ဖြစ်ပြီး၊ သူတစ်ပါးအတွက် မင်းရှင်သန် သည့် အရာသည် မင်းသေသွားသည့် အခါတွင် လည်း ရှင်သန်နေမည်" ဖြစ်ကြောင်း၊ အနာ ဂတ်သည် ပစ္စုပ္ပန်တွင်ရှိသည့် သူများပေါ်တွင် မူတည်နေသည့်အတွက် လူငယ်များက ဘာမှ မလုပ်ပါက၊ မရှင်သန်ပါက အနာဂတ်အား မျှော်

မှန်း၍ မရနိုင်ကြောင်း၊ ထို့ကြောင့်အနာဂတ်ကို ဆိုင်သော၊ အနာဂတ်ကို ပိုင်သော လူငယ်များ ဖြစ်သည့်အတွက် အသင်းအဖွဲ့က မိမိကို ဘာ လုပ်ပေးမည် ဆိုသည်ထက် မိမိက အသင်း အဖွဲ့အတွက် မည်မျှပေးဆပ်မည်ဆိုသည့် ခံယူ ချက်ဖြင့် လူငယ်တမန်တော်လုပ်ငန်းတွင် ပါဝင် လုပ်ဆောင်ကြစေလိုကြောင်း အားပေး စကား ကို ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မန္တလေး သာသနာ လုံးဆိုင်ရာ လူငယ်ဥက္ကဋ္ဌ မက်စီနူး မှလည်း "မန္တလေးသာသနာအတွက် လူငယ် လက် ထောက် ဒါရိုက်တာ ဘုန်းတော်ကြီး Fr. Bosco BoBo ရောက်ရှိလာသည့်အတွက် သာသနာ စီရင်စု အသီးသီးတွင်ရှိသော လူငယ်ခေါင်း ဆောင်များအား ခေါင်းဆောင်မှုပိုင်းဆိုင်ရာ စွမ်း ရည်မြှင့်သင်တန်းကို ပို့ချပေးပြီး မိမိတို့၏ သာသနာစီရင်စုတွင်ရှိသော လူငယ်ကဏ္ဍအား ကောင်းမွန်စွာ ဆက်ကပ်လုပ်ဆောင်နိုင်စေဖို့ ရန်နှင့် မန္တလေးသာသနာလုံးဆိုင်ရာ လူငယ် ကော်မရှင်အဖွဲ့၏ ၂၀၁၇ ခုနှစ်တွင်လုပ်ဆောင် ကြမည့် ရေးဆွဲပြီးသား (၆)လစာ စီမံကိန်းနှင့် ကျန်ရှိနေသည့် (၆)လစာ စီမံကိန်းအား ငုံ့ အသီးသီးမှ လူငယ်အဖွဲ့များ၏ အသံဖြင့်ရေးဆွဲ ချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လူငယ် ခေါင်းဆောင် တွေ့ဆုံပွဲအား ပြုလုပ်ရခြင်း ဖြစ် သည်" ဟုပြောကြား ခဲ့ပါသည်။

ထို့နောက် သင်္ကြန်ကာလတွင် နှစ်စဉ် ကျင်းပ ပြုလုပ်လေ့ရှိသော (၁၃) ကြိမ်မြောက်

မန္တလေး သာသနာလုံးဆိုင်ရာ လူငယ်သင် တန်းအတွက် သာသနာစီရင်စု အသီးသီးမှ မိမိတို့ တက်နိုင်သည့်ဘက်မှ ပံ့ပိုးပေး ကြရန် အတွက် ဖိတ်ခေါ်ရာ သာသနာအသီးသီးမှ လူငယ် ကော်မရှင်အဖွဲ့ အနည်းငယ်သည် ဆန် တစ်ပိုင်း၊ ဆီတစ်ပုံး၊ ငွေတစ်သိန်းကျပ် စသည်ဖြင့် မိမိတို့၏ တပိုင်တနိုင် တက်နိုင် သည့်ဘက်မှ လှူဒါန်းပါဝင်ခဲ့ကြပြီး ကျန်စီရင်စု များ အနေဖြင့်လည်း မိမိတို့နေရပ်ရှိ အဖွဲ့ဝင် များနှင့် တိုင်ပင်ဆွေးနွေး ပြီးမှသာလျှင် ထည့် ဝင်ကြမည်ဟု ပြောကြားခဲ့ကြပါသည်။

ထို့နောက်နောက် လူငယ်ဒါရိုက်တာ ဘုန်းတော်ကြီး Fr. Augustine Tin Mg Htun မှ သင်တန်းပို့ချပေးသည့် Fr. Bosco Bo Bo (SDB) အား ကျေးဇူးအထူးတင်ရှိကြောင်းနှင့် သင်တန်းနေ့ရက် အစအဆုံး လူငယ်မောင် မယ်များအားလုံးအတွက် ထမင်းကျွေးခဲ့သော အလှူရှင် ဦးမြင့်ဝေနှင့် မိသားစုအားလည်း ကျေးဇူး အထူးတင်ကြောင်းနှင့် လူငယ် သင်တန်းအတွက် တပိုင်တနိုင် လှူဒါန်းပေး ကြသည့်သူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

ညနေပိုင်းတွင် ဘုန်းတော်ကြီး သုံးပါး နှင့် အတူ လူငယ်များအားလုံး အမရပူရမြို့ရှိ ဦးပိန်တံတားသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး လူငယ်ခေါင်းဆောင် တွေ့ဆုံပွဲအား အောင်မြင် စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။

Pinky (MDY-OSC)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူထုဆက်သွယ်ရေးကော်မရှင်၏ အဓိက အင်္ဂါရပ်ဖြစ်သော အသံပိုင်းဆိုင်ရာ(Radio)၊ ရုပ်ပိုင်းဆိုင်ရာ(Vedio+Audio) နှင့် စာပေပိုင်းဆိုင်ရာ (Literature) တို့ကို ကောင်းမွန်စွာဖွဲ့စည်းနိုင်ရန် ဆက်လက်ကြိုးစား နေပါသည်။ သို့ဖြစ်၍ ကက်သလစ်စာရေးသူ (စာပေဝါသနာရှင်)များအဖွဲ့ကို CBCM-OSC တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားအပ်ပါသည်။ (အယ်ဒီတာချုပ်)

စုပေါင်းလက်ထပ်ခြင်းစက္ကရင်မင်တူးခံယူခြင်း

မြိတ်မြို့၊ ဇူလိုင်လ ၂၉ ရက်

မော်လမြိုင်သာသနာ မြိတ်တိုက်နယ် အတွင်း မဇောကျေးရွာနှင့် သကန်ကျေးရွာ တို့မှ အကြောင်းအမျိုးမျိုးကြောင့် လက်ထပ်ထိမ်းမြားခြင်းစက္ကရင်မင်တူးကို မခံယူနိုင်ခဲ့ကြသော ဘာသာဝင် စုံတွဲပေါင်း(၅၅) တွဲတို့သည်စုပေါင်းကာ လက်ထပ်ခြင်း စက္ကရင်မင်တူးကို ခံယူခဲ့ကြသည်။ ဤစုပေါင်း လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာ ဂတိပြုခြင်း အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်၊ တနင်္ဂနွေနေ့တွင် မဇောအရှေ့ပျဉ်ချောင်းကျေးရွာရှိ ယေဇူးရွှေနန်းတော်ဘုရားရှိ ခိုးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။ မဇောတာဝန်ခံ ဘုန်းတော်ကြီးပီတာနှင့် ဘုန်းတော်ကြီး ၅ ပါးတို့သည် မြိတ်ကက်သလစ်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ဘရူးနိုးဖိလစ်၏ ကြီးမှူးဦးဆောင်မှုဖြင့် ဤ လက်ထပ်ထိမ်းမြားခြင်းခံယူမည့်မင်္ဂလာစုံတွဲများနှင့်အတူ ဘာသာဝင် ဖေရိုတ်သတ်ပေါင်း ၅၀၀ ကျော်ဖြင့် မဇောတရားတော်မြတ်ကို ပူဇော်ခဲ့ကြသည်။

ပြင်ဆင်ခြင်း ပထမအဆင့်တွင် ရွာခံဓမ္မဆရာ၊ ဆရာမများမှ လက်ထပ်ခြင်းခံယူမည့် မင်္ဂလာစုံတွဲများ အားကက်သလစ်ဘာသာ၏ အခြေခံအယူဝါဒများနှင့် အထူးမေတ္တာများကို တစ်ပတ်တာ အချိန်အတွင်း ပြန်လည်သင်ကြားခြင်း ပြုလုပ်ခဲ့သည်။ ဒုတိယအဆင့်အနေဖြင့် လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ အိမ်ထောင်တစ်ခု တည်ဆောက်ပြီး ဆက်လက်လိုက်ကျင့်ရမည့် ကက်သလစ် ဘာသာဝင်များ၏ ကျင့်ဝတ်များ

နှင့်ပတ်သက်၍ လည်းကောင်း အာပတ်ဖြေခြင်းစက္ကရင်မင်တူး ပြင်ဆင်ခြင်းများကို ဇူလိုင်လ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ ဘုန်းတော်ကြီး ၄ ပါးမှ မေတ္တာဖြင့် အချိန်ပေးကူညီသင်ကြားပေးခဲ့သည်။

အနီးကပ်ပြင်ဆင်ခြင်းတွင် တာဝန်ခံ ဘုန်းတော်ကြီး ပီတာနှင့် ရွာခံဓမ္မဆရာ/မများမှ မဇောတရား အတွင်းရွတ်ဆိုရမည့် အမေးအဖြေများနှင့်အတူအခြားလိုအပ်မည့် ပြင်ဆင်မှုများကို ထပ်မံ၍ တစ်ပတ်တာအတွင်း ဆက်လက်ပြုလုပ်ခဲ့သည်။

ဓမ္မဆရာမှ ကျေးဇူးတင်စကား ပြောကြားရာတွင် ဤ လက်ထပ် ထိမ်းမြားခြင်း မင်္ဂလာ ဂတိသစ္စာပြုခြင်း အခမ်းအနား ဖြစ်မြောက်ရန် စီမံကွပ်ကဲပေးပါသော မြိတ်ကက်သလစ် သာသနာ ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာရ်ဘရူးနိုးဖိလစ်အား ပထမဦး

စွာ အထူးကျေးဇူး တင်ပါသည်။ ဆက်လက်ပြီး မင်္ဂလာ စုံတွဲများအား မေတ္တာဖြင့်အချိန်ပေး ကူညီပေးပါသော Fr. Philip Shwe, Fr. ပက်ပက် ၊ Fr. လူကား နှင့် Fr.မျိုးချစ် တို့အားလည်း အထူးကျေးဇူး တင်ရှိပါသည်။

လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာ ဂတိပြုခြင်းတွင် အဓိကဖြစ်သော မင်္ဂလာမောင်မယ်များသည် လက်ထပ်ထိမ်းမြားခြင်း စက္ကရင်မင်တူးကို အမှန်တကယ် လိုလားကြောင်းနှင့်ကက်သလစ်ဘာသာဝင်တစ်ဦး အနေဖြင့် လိုအပ်သည်ကို သူတို့ကိုယ်တိုင် မြင်တွေ့လက်ခံသည်ဟုခံစားမိသည်။ အထူးသဖြင့်ကလေးများနှင့် ဝမ်းစာအတွက်အလုပ်ကို ချန်ခဲ့ပြီး ပြင်ဆင်ခြင်းတွင် ကိုယ်ရောစိတ်ပါ ပါဝင်ပြင်ဆင်ကြသည့်အတွက် သင်တို့ မင်္ဂလာမောင်မယ်တစ်ဦးစီအား ဘုရားကောင်းကြီးပေးပါစေ။

နောက်ဆုံးဆိုသော်ငြား အရေးကြီး

ဆုံးတွင် ပါဝင်နေသော အခမ်းအနား အတွင်း အပြင် ပြင်ဆင်ခြင်းကိုပြုလုပ်ပေးသွားသော မဇောလူငယ်များ ပွဲလာသည့် ပရိတ်သတ်များ အတွက် အစားအသောက်များ အလှူအပယ် ပြင်ဆင် ချက်ပြုတ် ကျွေးမွေးဧည့်ခံ ပေးသွားခဲ့ပါသော ရွာမှဂေါပက အဖွဲ့များ၊ တမန်တော်အဖွဲ့ဝင်များနှင့် ရွာခံရွာသူရွာသားများအားလုံးကိုရင်ထဲလိုက်လိုက်လှုံ့ ကျေးဇူးတင်ပါကြောင်းနှင့် ဤ လက်ထပ်ထိမ်းမြားခြင်း ဂတိ သစ္စာပြုခြင်း အခမ်းအနားတွင် အစမှအဆုံးတိုင် ပါဝင် ကူညီပေးသွားပါသော အမည်ပါသူများနှင့် အမည်မပါဝင်သော သင်တို့အားလုံးအား ကျေးဇူးတင်ပါကြောင်း ပြောပါသည်။

(OSC- MLM)



မြစ်ကြီးနားသာသနာတော်၏ (၂၁) ခုမြောက် ရှုဒေါင် ဘုန်းတော်ကြီးတပိုင်ဖွင့်ပွဲ



မြစ်ကြီးနား ကက်သလစ်သာသနာတော်၏ (၂၁) ခုမြောက် ဘုန်းတော်ကြီးတပိုင် ဖွင့်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ (တနင်္ဂနွေ)နေ့တွင် ပြုလုပ်ကျင်းပ ခဲ့သည်။

အဆိုပါအခမ်းအနားကို ဝိန်းအုပ်ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန် ကိုယ်တိုင် ကြွရောက်ဖွင့်လှစ်ပေးခဲ့ပြီး မြစ်ကြီးနား ဘုန်းတော်ကြီးတပိုင် တာဝန်ခံ ဘုန်းတော်ကြီးဒေါက်တာပီတာ ခါးအောင်တို့၊ MF အသင်းဝိုင်း၏ တာဝန်ခံ ဘုန်းတော်ကြီး လူးဝစ် ဂေဘရယ်၊ စိတာပူ ရဟန်းဖြစ်သောကျောင်း တာဝန်ခံ ဘုန်းတော်ကြီးနော်တောင်၊ ဘုန်းတော်ကြီးပထရိုတ်ဘရန်ဒီနှင့် ရှုဒေါင်ဘုန်းတော်ကြီးတပိုင် တာ

ဝန်ခံ ဘုန်းတော်ကြီးများဖြစ်ကြသည့် ဘုန်းတော်ကြီး ဂျန်မန်ဝေါန်လဆမ်နှင့် ဘုန်းတော်ကြီးမောရစ် (ခ) အူလော ဇော်ထွယ်အောင်တို့နှင့် အတူဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ရပ်ကွက် ကျေးရွာအသီးသီးမှ ဓမ္မဆရာများ တက် ရောက်ခဲ့ကြသည်။

နေ့လည် ၁၁နာရီအချိန်ခန့် သိုးထိန်းဆရာတော်ကြီးဖရန်စစ်ဒေါ့တန် ၊ ဘုန်းတော်ကြီးဒေါက်တာပီတာ ခါးအောင်တို့နှင့် ဘုန်းတော်ကြီး လူးဝစ် ဂေဘရယ်တို့မှ ဖြစ်ပြီး ဖျက် ဖွင့်လှစ် ခဲ့ပြီးကချင်ရိုးရာ သံစုံသီးဝိုင်းများနှင့် အတူ သီးခတ်ဂုဏ်ပြုခဲ့ကြသည်။

“ရှေ့လူကြီးများအနေနဲ့ ဒီရှုဒေါင်ကျေးရွာဟာ အထင်ကရနေရာ ဖြစ်လာမယ်လို့ မြင်ယောင်

ဟောပြောခဲ့သည့်အတိုင်းယနေ့မှာ ဘုန်းတော်ကြီး တပိုင်တစ်ခု ဖြစ်လာခဲ့ပါပြီ။ ကျေးဇူးရှင် ဘုန်းတော်ကြီး ဟောင်းစ်ကလည်း ဒီရှုဒေါင်ကျေးရွာဟာ မြစ်ကြီးနားမြို့နယ်လည်း ၁၀ မိုင်ပဲဝေးတယ်။ တရုတ်-အိန္ဒိယ ဆက်သွယ်ရေးလမ်းမကြီးလည်း ဖြစ်သည့်အတွက် ကြီးပွားလာမည့် ကျေးရွာဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်။ ထိုနည်းတူ ယနေ့မှာ အမှန်တကယ် ဖြစ်လာပြီ” ဟု ဓမ္မဆရာကြီး ဦးအင်လမ်းဂမ်လီက သမိုင်းကြောင်း တင်ပြရာတွင် ပြောကြားခဲ့သည်။

တက်ရောက်လာသူ ဘာသာဝင်အယောက် (၆၀၀) ခန့်က ရှုဒေါင် ဘုန်းတော်ကြီးတပိုင်၌ တာဝန်ထမ်းဆောင်သွားမည့် ဘုန်းတော်ကြီး

(၂) ပါး၊ သိုးထိန်းဆရာတော်ကြီးနှင့် ကျေးဇူးရှင်များ၊ ဓမ္မဆရာဆရာမများအား ကချင်ရိုးရာ မဂ္ဂမ်းရှုတ်လစ် (ကချင်ရိုးရာ ပလိုင်) တို့နှင့် အသီးသီးဂုဏ်ပြုခြင်းနှင့် တေးသံရှင် လထော်ပရီဂျား၊ ရှုဒေါင် ဘုန်းတော်ကြီး တပိုင်လူငယ်များ၊ ဘော်ဒါကျောင်းသူ ကျောင်းသားများမှ သီချင်းသီးဆိုခြင်းဖြင့် ဂုဏ်ပြုခဲ့ကြသည်။ ရှုဒေါင် ဘုန်းတော်ကြီးတပိုင်တွင် အထက်မော်ဖောင်းနှင့် အောက်မော်ဖောင်း၊ အကျ၊ ဖရော၊ ဂတ်ချန်ယန်၊ မလေး၊ ၁၆ မိုင်၊ မလိခ၊ တာပဒေါင်၊ ရေကြည်၊ မလိဆွတ်ယန် စသည့် ကျေးရွာပေါင်း (၁၂) ရွာ ပါဝင်ပြီး ဘာသာဝင် အိမ်ခြေ (၃၁၀၀) ရှိကြောင်းသိရသည်။

ထေရေအားပန်



၁၁၅ ကြိမ်မြောက် ညောင်လေးပင် မယ်တော်ပွဲ

နှစ်စဉ်ကျင်းပသော ဆုတောင်းပြည့် လှဒ် မယ်တော်ပွဲကို ညောင်လေးပင်မြို့တွင် အလွန် စည်ကား သိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ယခုနှစ်သည် ၁၁၅ ကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အလံတင်ပြီး ၁၂ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် အလံချပြီး ပွဲတော်ကို နိဂုံးချုပ်ခဲ့သည်။

နိုဗီနာ ရက်များအတွင်း ဖေဖော်ဝါရီလ ၇ ရက် နေ့တွင် သမ္မာကျမ်းစာ တမန်တော် လုပ်ငန်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်နှင့် သမ္မာကျမ်းစာ အသိပညာပြိုင်ပွဲကျင်းခဲ့သည်။ ၁၀ ရက် နေ့တွင် ရဟန်း ကိုးပါးတို့၏ သိက္ခာတင်မင်္ဂလာ အခမ်းအနားကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။



မယ်တော် ဂူရှေ့တွင် နိုဗီနာ မစ္စားတရားကို ညနေ ၄ နာရီအချိန်တွင် နေ့စဉ်ကျင်းပသည်



၁၉၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့သော မယ်တော် ဂူလိုက်သည် ၂၀၁၈ ခုနှစ်တွင် နှစ် ၁၀၀ တိုင်တော့မည်



နိုဗီနာ ရက်များအတွင်း ညနေ ၄ နာရီ မစ္စားတရားပြီးတိုင်း ကျောင်းဝင်းအတွင်း စီတန်းလှည့်လည်ခြင်းပြုလုပ်သည်



ညောင်လေးပင် ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရီဂျွန် အား ကာဒီနယ် ချားလ်စ်ဘို ဆရာတော် ဂျွန်စောယောဟန်တို့နှင့်အတူ တွေ့ရစဉ်





အလွန် အလုပ်လုပ်သော ပွဲတော်ကျင်းပရေး ကော်မတီ အစည်းအဝေး



မြို့အတွင်း စီတန်းလှည့်လည်ခြင်းအတွက် ပြင်ဆင်နေသော ဘုရားဖူးများ (၁၁.၂.၂၀၁၇)



ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အဖွဲ့အား ကြိုဆို ဧည့်ခံခဲ့သည် (၁၀. ၂. ၂၀၁၇)



မြို့အတွင်း စီတန်းလှည့်လည်ခြင်းတွင် မြင်ရသော ကျိုင်းတုံသာသနာမှ ဘုရားဖူးများ



ည ၁၀:၃၀ နာရီတွင် ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်ကာ ရဟန်းတော် ၁၁၀ ပါးခန့် စုပေါင်း ပူဇော်သော မစ္စားတရား ပူဇော်ခဲ့ကြသည်။ ဤမစ္စားပူဇော်ပွဲတွင် ပါဝင်တက်ရောက်ကြသော လူထု ပရိတ်သတ်မှာ တစ်သိန်းကျော်ရှိမည်ဟု ခန့်မှန်းသည်။ (၁၁.၂.၂၀၁၇)

၁၁၅ ကြိမ်မြောက် ဆုတောင်းပြည့်လုဒ် မယ်တော်ပွဲ ပါဝင်ကျင်းပခဲ့သောသူတို့၏ စကားသံများ



ဆရာစောရွှေ
အင်းစိန် - မွေဆရာ

ကျွန်တော် ဟိုအရင်တုန်းက နှစ်ခါ သုံးခါ လာဖူးပါတယ်။ ကြာပါပြီ။ အဖွဲ့နဲ့တခါ လာတယ်။ တယောက်တည်း ရထားနဲ့ တစ်ခါ လာတယ်။ ဘယ်နှယ် နှစ်ကြာပြီလဲဆိုတာ မမှတ်မိတော့ဘူး။ အခုမှနောက်တစ်ခေါက် ပြန်လာတာ။ တာဝန်ကျတဲ့ နေရာမှာက တစ် ယောက် တည်းဆိုတော့ မလာတတ်တာ။ အခုလာတဲ့အခါ လူတွေအများကြီး တွေ့ရတော့ သိပ်ပျော်တာ။ စိတ်အား ထက်သန်မိတယ်။ ရင်ထဲလည်း ကျေနပ်မှု တွေဖြစ်နေတယ်။ တကယ်ဝမ်းသာတယ်။ ဟိုးအရင်ရထားနဲ့လာရတာလည်း ခံစားမှု တမျိုး အခုဒီလိုလာရတာလည်း ခံစားမှု တမျိုးပေါ့။ လာတိုင်းပဲ ခံစားမှုက မတူဘူး။ မေရီလန်းလည်း တခါသွားဖူးတယ်။ အဲဒီမှာလည်း ခံစားချက်တမျိုးရှိတာပဲ။ လူတွေ အများကြီးဆိုတော့ စိတ်အား တက်တာ ပေါ့။ တကယ်ကို ပျော်ရွှင်ပါတယ်။ အခု အသက်က ၇၆ နှစ်ရှိပြီ မွေဆရာ လုပ်တာ လည်း နှစ်ပေါင်း ၄၀ ပြည့်ပြီ။



ဒေါ်မိဆာ - တာချီလိတ်

ဒီပွဲကိုလာတာ ၃ နှစ်ရှိပြီ။ ဒီကို လာရတာ ပျော်လည်း ပျော်တယ်။ ပြီးတော့ ဆုတောင်းတာလည်း ရတယ်။ သားသမီး တွေလည်း ပြောင်းလဲလာကြ တယ်။ ဒီကို သူငယ်ချင်းရဲ့ ကိုယ်ပိုင်ကား နဲ့ လာကြတာ။ တောင်ကြီးမှာ တစ်ည အိပ် ရတယ်။ တာချီလိတ်ကနေ မနက် ၄ နာရီ ထွက် လာတာ တောင်ကြီးမှာ ည ၈ နာရီ ခွဲ လောက်ရောက်တယ်။ တောင်ကြီးကနေ မနက် ၅ နာရီ ပြန်ထွက်တာ ညနေ ၇ နာရီ ဒီရောက်တယ်။ ကားသုံးစီးနဲ့ လာတာ အား လုံး ၁၀ ယောက် ကျော်ပါတယ်။ အတူတူ ဆုတောင်းရတာပေါ့။ ဒီ ရောက်တာ တစ် ညရှိပြီပေါ့။ နေတာတော့ ဟော်တယ်မှာ နေတယ်။ ဟော်တယ်မှာတော့ တစ်ည ၂ သောင်းပေးရတယ်။ သုံးညဆို ၆ သောင်း ပေါ့။ ကိစ္စမရှိပါဘူး တနှစ်မှ တခါပဲ။ မယ် တော်လည်း ပေးတာပဲ။ အဒေါ်က အစက မလိုက်ဖြစ်ဘူး။ ဘာပဲ ဖြစ်ဖြစ်သွားပါ ဆိုပြီး ကလေးက လွှတ်လိုက်လို့ မထင်မှတ်ပဲ ရောက်လာတာ။



မောင် ဆွတ်ငယ်အောင်
ဖားကန့်

ကျွန်တော့်နာမည် ဆွတ်ငယ်အောင် ဖား ကန့် လာတာပါ။ အသက်က ၂၄ နှစ် ရှိ ပါ ပြီ။ ဒီကို လာရတာ ပျော်ပါတယ်။ မနှစ်က မရောက်ဖြစ်ဘူး။ အရင်နှစ်က ရောက် တယ်။ နှစ်တိုင်း ဒီကို လာဖြစ်လာမယ်လို့ စိတ်ထဲမှာ ရှိတယ်။ အခုလည်း အစဉ်မပြေ တဲ့ကြားက မိသားစုရဲ့ အကူအညီနဲ့ ဒီကို ရောက်လာတာပါ။ ဒီကို ရောက်တဲ့အခါ



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် လူထုဆက်သွယ်ရေးရုံး



ဦးအောင်ဝင်း၊ ဒေါ်ပျို နှင့် ဝက်ထီးကန်၊ ကျောက်ကွင်း မှ ဘာသာသူများ (ဖေဖော်ဝါရီ ၁၀ ရက် ညတွင် ရောက်လာပြီး ကွင်းထဲမှာပင် နေရာယူထားသူများ)

ရွာကနေဒီကို တနေကုန်ကားစီးရတယ်။ အားလုံး ၁၇ ယောက်၊ ကားတစ်စီးစာ ပေါ့လေ။ ကားကတော့ တနေကုန်စီးရတယ်။ မနက်မိုးလင်းက ထွက်လာတာ ည ၈ နာရီမှ ဒီကို ရောက်တယ်။ ကျမတို့က ချင်းလူမျိုးတွေပေါ့။ ရွာမှာကတော့ ဘာသာသုံးမျိုးရှိတယ်။ ဗုဒ္ဓဘာသာ၊ နှစ်ခြင်းနဲ့ ကက်သလစ်တွေ။ ဒီကို လာရတာ စိတ်ဝင်စားပါတယ်။ မယ် တော်ဆီကို ဆုတောင်းဖို့၊ ဖူးဖို့လာတာပေါ့။ ကျန်းမာဖို့၊ တိုင်းပြည် ငြိမ်းချမ်းဖို့၊ အိပ်ဆောင် မရှိတော့ဘဲ ဒီကွင်းထဲမှာပဲ ဒီလိုနေရတာ ရပါတယ်။ ဘာမှ မဖြစ်ပါဘူး။ အဆင်ပြေပါတယ်။



ရန်ကုန် စိန်မေရီမှ ဖီလိုမီးနား မိသားစု

ရန်ကုန်ကလာတာပါ။ စိန်မေရီက။ ဒီမနက်က ၅ နာရီလောက်ရောက်တာ။ နှစ် တိုင်းလာဖြစ်ပါတယ်။ ၁၅ နှစ် ၁၆ နှစ်ရှိပြီ။ မိသားစုအလိုက် လာခဲ့ကြတာ။ မနက်ဖြန် အ ထိ နေမှာ ဒီည မထွားတရား တက်မယ်။ မိုးလင်းမှပဲ ပြန်မှာ။ ဒီလိုပဲ ဒီပွဲရောက်ပြီဆိုရင် စိတ်ထဲက လာချင်စိတ်ကို ဖြစ်နေတာ။ မလာရရင် မပြည်စုံသလိုပဲ။ ဆုတောင်းရတာ အစဉ်ပြေပါတယ်။ ယုံကြည်လို့လာတာပါ။ ပြန်သွားတဲ့အခါ စိတ်ထဲမှာလည်း ကျေနပ် တယ်။ ကိုယ်တောင်းတဲ့ ဆုတွေ တနည်းနည်းတော့ ပြည့်ဝတယ်လို့ခံစားရတာပဲ။ ကျေ ကျေနပ်နပ်နဲ့ ပြန်ရပါတယ်။

ဒေါ်မာရီယာ ဘမ်ဘီးနား မြင့်မြင့်ကြည် - လှိုင်ကော်
ဒီကို အရေးအခင်းတွေပြီး ၈၉ ခု တုန်းက တစ်ခေါက်ရောက်တယ်။ နောက် မရောက်ဖြစ်တော့ဘူး။ တာဝန်တွေထမ်းဆောင်ထမ်းဆောင်နဲ့ နောက် ပင်စင်ယူတော့မှ ခုတခေါက်ပြန်ရောက်တယ်။ နှစ်တွေအများကြီးကြာပြီးမှ ပြန်လာတာ ပြောင်းလဲသွား တာတွေ အများကြီး တွေ့ရတယ်။ အရင်လာတုန်းက မယ်တော်က ခရစ်တော်ကို ပွေ ထားတဲ့ ဆင်းတုနဲ့ ဂရော့တိုရှိတယ် ခု မတွေ့ရတော့ဘူး။ အဲဒီတုန်းက မြို့လှကနေ လာရ တာ ပရိုစက်ရင်းတော့မှီအောင်လာတယ်။ ကချင်ဆရာ တစ်ယောက်က စုပြီး ခေါ်လာတာ။ အဲဒီတခေါက်ပဲ ရောက်ဖူးတယ်။ နောက် အလုပ်ကိစ္စနဲ့ မရောက်ဖြစ်တော့ဘူး။ အခု ၇၄ နှစ် ထဲမှာ။ ကျန်းမာရေး ကောင်းလို့တော်သေးတယ်။ သွားနိုင်လာနိုင်တာ။ မယ်တော်ကို တအား ကြည်ညိုတယ်လေ။ မယ်တော်ကို ပဲ စိတ်ထဲမှာ စွဲနေတာ။

ဝါတ်ပုံ၊ မေးမြန်း စုဆောင်း CBCM-OSC



ရဲမှူး ဦးကိုကိုကြီး

ရဲတပ်ဖွဲ့မှူး ညောင်လေးပင်မြို့

ကျွန်တော်တို့ကို ရောက်တာ ဒီနှစ် နဲ့ဆို သုံးနှစ်ရှိပြီ။ ဒီနှစ်လည်း အောင်အောင်မြင်မြင်ပြီးသွားတာပါ။ ဆိုး၊ ခိုး၊ လု၊ နှိုက်တွေလည်း ဒီမှာလာပြီး မနောင့်ယုက် နိုင်ကြပါဘူး။ ဝန်ထမ်းအင်အားတော့ အပြည့်အဝသုံးထားပါတယ်။ ညောင်လေးပင်မြို့ပေါ်က ရဲအင်အားသာမကဘဲ ဒီမြို့အောက်မှာ ရှိတဲ့စခန်းတွေကလည်း ခေါ်ယူ အားဖြည့်ထားတယ်။ နောက်ပြီးတော့ ပဲခူးခရိုင် တပ်ခွဲက တပ်ဖွဲ့ဝင်တွေလည်း ပါပါတယ်။ ဒီလို ဝိုင်းဝန်းလုပ်တဲ့အခါကြာတော့ ခိုးတာ နှိုက်တာ မရှိဘူး။ ဖိနပ်ပျောက်တာတောင် မရှိဘူး။ အားလုံး အေးအေးချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားတာ ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို အားလုံး ချောချောမောမော အောင်အောင် မြင်မြင် ဘာအမှုအခင်းမှ မဖြစ်ဘဲ ပြီးဆုံးသွားတာ ဝမ်းသာပါတယ်။




ဒါသာရ် ဒေါ်မိနစ် ဆာဗီယို ဂျူဒီ

ကျောင်းထိုင်ဘုန်းတော်ကြီး

အခုချိန်မှာတော့ စိတ်ထဲမှာ ကျေးဇူးတင်တာတွေပဲ ရှိတယ်။ ဘုရားသခင်ကို မယ်တော်ကို အထူး ကျေးဇူးတင်တယ်။ ဝိုင်းဝန်း လုပ်ဆောင်ပေးတဲ့ ကော်မတီနဲ့ လုပ်အားပေးတွေ၊ အနယ်နယ် အရပ်ရပ်က လာပြီး ကူညီပေးကြတဲ့သူတွေ ပြောရရင် အများကြီးပဲ။ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အဆင်ပြေပါ့မလား၊ တလွဲတချော်ဖြစ်မလားဆိုပြီး စိတ်ပူတာတော့ အများကြီးပေါ့။ နိဗ္ဗိနာ မစ္ဆားတွေမှာ ဘာသာသူတွေ တရားကောင်းကောင်း နာကြရတာ ကျေနပ်ပါတယ်။ ဘုန်းတော်ကြီးတွေ ဟောကြတာ ကျေနပ်အားရပါတယ်။

နောက်နှစ် မယ်တော်ဂူ နှစ် ၁၀၀ ပြည့်ပွဲနဲ့ သာသနာဖွင့်တာ ၁၂၅ နှစ် ပြည့်ပွဲ ကျင်းပမယ်။ အခုလိုပဲ လာရောက်ကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။



ဥက္ကဋ္ဌ ဦးတင်မြင့်

ပွဲတော်ကျင်းပရေး ကော်မတီ

ပွဲအတွက် ဘာတွေ၊ ဘယ်လို လုပ်နေလဲဆိုတော့ ကျွန်တော်အိပ်ရသေးတာ ၄၈ နာရီ ကျော်သွားပြီ။ မယ်တော်တွက်ပေး ဆပ်တာပေါ့နော်။ မြန်မာပြည် တပြည်လုံး ဘုရားဖူး ဒေသဖြစ်တဲ့အတွက် အလုပ်တွေ ဘာတွေ စွန့်ထားပြီး လာလုပ်ပေးတယ်။ သားသမီးတွေလည်း စားမေးပွဲရှိတယ်။ ခေါ်မလာနိုင်ဘူး။ အခု ၁၀ ရက် ၁၁ ရက်ရှိပြီ ဒီမှာ လာလုပ်ပေးနေတာ။ နောက်ပြီး ထပ် ပြီး ၂ ရက် နေရဦးမယ်။

အခု ပြီးသွားတော့လည်း အရမ်းစိတ် ဝမ်းသာပြီးတော့ ကောင်းသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် မနက်ဖန်ဆိုရင်တော့ အိပ်လိုရပြီ။ အခုတော့ စောင့်နေရဦးမယ်။ ကျွန်တော်ဒီကိုလာတာ နှစ်ပေါင်း ၁၅၊ ၁၆ နှစ်မှာ အကြိမ်ပေါင်း ၁၅၀၀ ကျော်သွားပြီ။ လာလိုက်သွားလိုက်၊ မနက်လာလိုက် ညနေ သွားလိုက်။ အခုဆို ၁၂ ရက် ၁၃ ရက် တောက်လျှောက်နေ နေရတယ်။

အဆင်ပြေတယ် ဆိုပေမဲ့ စိတ်တိုင်း မကျသေးဘူးပေါ့နော်။ လုပ်စရာနည်းနည်းပါးပါး မကဘူး။ အများကြီး ကျန်သေးတယ်။ အိမ်သာ အလုံးတစ်ရာ ဆောက်နိုင်ရင် ပိုကောင်းတယ်။ ဆောက်နိုင်ဖို့ လုပ်မယ်။ အဲ့ဒါမှ ပို အဆင်ပြေသွားမယ်။ နောက်တော့ ရေကန် ရေချိုးဖို့ အဆင် မပြေသေးဘူး။

ကော်မတီက လူတွေအားလုံး ကျရာမှာ တာဝန်ကျေအောင် လုပ်ဆောင်နေကြပါတယ်။ အားလုံး အားတက် သရောပါပဲ။ ဒီလောက်ပါပဲ။



ဒေါ်ယိန်းဆောင်း - လားရှိုး

ဒီမှာ လာရတာ ပင်ပန်းပေမယ့် ပျော်ပါတယ်။ စိတ်ထဲမှာ ကျေနပ်တယ်။

ဘာသာပေါင်းစုံ လူမျိုး ပေါင်းစုံနဲ့ တွေ့ရတာ အရမ်းပျော်တာပဲ။ ကိုယ် တခါမှ မကြားဘူးတဲ့ အသံတွေ ကြားရတယ်။ မမြင်ဘူးတဲ့ လူတွေ တွေ့ရတယ်။ အဲဒါတွေ ကြားရမြင်ရတော့ အော် ဘုရား သခင် ဖန်ဆင်းတဲ့ အရာအားလုံးက အလှပဆုံးဆိုတာ ဒါပဲလို့။



ညောင်လေးပင်မြို့၊ ဖေဖော်ဝါရီလ ၁၀ ရက်

"တရားနဲ့ငွေဆိုတာ ဖါးနဲ့မြွေပါပဲ" ဟု ရဟန်းသိက္ခာတင်ပွဲ အခမ်းအနားအတွင်း တောင်ကြီး ဝိုက်ချုပ်ဆရာတော်ကြီး ဘာစီးလီအို အားသိုက်က သတိပေးဆုံးမခဲ့သည်။

မစ္ဆားတရားတော်အတွင်း ကြားနာခဲ့ရသော ဇဝ်ဂေလီကျမ်းကို အခြေခံကာ ဆရာတော်ကြီးက စိတ်ဝင်စားစရာ ဖြစ်အောင် ရှင်းလင်းစွာ ဟောကြားခဲ့ ခြင်း ဖြစ်သည်။

"သင်တို့သည် ငွေအိတ်ကို သော်လည်းကောင်း၊ လွယ်အိတ်ကိုသော်လည်းကောင်း၊ ဖိနပ်ကိုသော်လည်းကောင်း မယူသွားကြနှင့်" ဟူသော ကျမ်းစကားအတိုင်း ရဟန်း တစ်ပါးအနေနှင့် ငွေမက်ခြင်းသည် ကြီးမားသော အန္တရာယ်ဖြစ်ကြောင်း မီးမောင်း ထိုးပြခဲ့ခြင်းဖြစ်သည်။ အဘယ်သူ့ကိုမှ နှုတ်မဆက်ကြနဲ့ ဆိုသည် စကားသည်လည်း လူမှုရေး ခေါင်းပါးသည့် သဘောဆောင်နိုင်သည်။ ရဟန်းတစ်ပါး၏ ဘဝသည် အလွန်စိန်ခေါ်မှုများသော အသက်တာ တစ်ခုဖြစ်သည်။

အထူးသဖြင့် ငွေမက်သောစိတ်ကို ချိုးနှိမ်ဖို့လိုအပ်သည်။ လောကီသားများ အ

တရားနဲ့ ငွေဆိုတာ ဖါးနဲ့ မြွေပါ

တွက် ချို့တဲ့ခြင်းဟု မြင်သောအရာတို့သည် တရား သမားအတွက် ခွန်အားဖြစ်သည်။ သို့သော် "ငွေအိတ် ဆိုတာ တရားသမားအတွက် အဆိပ်ဖြစ်တယ်" လို့ ဆရာတော်က သတိပေးပါတယ်။ "တရားနဲ့ ငွေဆိုတာ၊ ဖါးနဲ့ မြွေပါ" ရဟန်းတစ်ပါးဟာ ဖါးနဲ့ မြွေ ကို ခွဲခြားတတ်ဖို့ တော့လိုအပ်ပါသည်။ ဖါးနဲ့မြွေမကွဲပြား သောကြောင့် အဆိပ်သင့်ခဲ့ရသူတွေ ထဲတွင် ယုဒအစ်စကာရီယုတ်ကို ဥပမာ ပေးပြောပြခဲ့သည်။

ရဟန်းတစ်ပါးသည် လောကီ တပ်မက်ခြင်းကို ရှောင်ရှားဖို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ရဟန်းတစ်ပါး ဘဝတွင် မိမိစိတ်ကို တည်ငြိမ်အောင် ထားတတ်ခြင်းသည်လည်း အလွန်အရေးကြောင်းဥပဒေသနိပါတ် ခြောက်ကိုဆောင်ထားဖို့မှာကြားသည်။ ထိုနိပါတ်မှာ စိတ်ငြိမ်ငြိမ်ထား၊ စိတ်နလုံးသွင်းတတ်ပါ။ ရဟန်း ဘဝဟူသည် ဝံပုလွေကြားက သိုးများဖြစ်သည်။ အစားခံရသူများလည်း ရှိတတ်သည်။ ရဟန်းသက်တာဆိုသည်မှာ ရေပြင်ပေါ်လမ်းလျှောက်ခြင်းဖြစ်သည်။ အချိန်မရွေး ရေအောက်ရောက်သွားနိုင်သည်။

သူတော်စင် အသက်တာတွင် စိတ်တည်ငြိမ်ဖို့ လိုသည်။ လူအများ၏ ဝေဖန်သံများကြောင့် စိတ်လှုပ်မရှားဘဲ။ စိတ်တည်ငြိမ်ဖို့လိုသည်။ အပင်မြင့်လေ လေပိုတိုက်လေ ဆိုသည့်အတိုင်း အတွန်းအတိုက်များ ရှိနေမည်။ ချီးမွမ်း ကဲ့ရဲ့ခြင်း များအကြားတွင် တည်ငြိမ်ဖို့လိုသည်။

ရဟန်းဘဝသည် အခက်အခဲများသာ မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်လည်း ရှိနေသည်ကို ဆရာတော် က သတိပေးခဲ့ပြီး ယုံကြည်ချက်ရှိရှိဖြင့် ရဟန်း အသက်တာကို ဆက်လက် ရှင်သန်နေထိုင်ကြရန် သိက္ခာခံယူမည့်သူတို့ကို အားပေးစကား မိန့်ကြားခဲ့သည်။

ay;urfjci foni & jci fx ufyli r*lv m&bnf wreawmDxk 20;35

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်း (၁၀) နှစ်ပြည့် အခမ်းအနား



ညောင်လေးပင် ဖေဖော်ဝါရီလ ၈ ရက်

သမ္မာကျမ်းစာ တမန်တော်လုပ်ငန်း ၁၀ နှစ်ပြည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ညောင်လေးပင် လှိုင် မယ်တော် ဘုရားကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အခမ်းအနားကို သမ္မာကျမ်းစာ တမန် တော်လုပ်ငန်း နာယက Arch Bishop Basilio Athai နှင့် တာဝန်ခံ ဘုန်းတော်ကြီး Fr. Saw Bosco တို့ ဦးဆောင်ပြီး နံနက် (၆:၀၀) နာရီတွင် မွှားတရားတော် ပူဇော်ခြင်း ဖြင့် စတင်ခဲ့ပါသည်။ မွှားမစတင်မီ Sr. Ester က သမ္မာကျမ်းစာတမန်တော်လုပ်ငန်း ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပါသည်။

နံနက် ၇:၃၀ နာရီ မှ စတင်ပြီး Laudato Si (Praise the Lord my God) ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေရမည် ဆိုသည့် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်၏ စာချွန်တော် ကို ဆရာတော်ကြီးများကအောက်ပါခေါင်းစဉ်ငယ်များခွဲ၍ ပို့ချရှင်းလင်းသွားပါသည်။

၁။ ဖန်ဆင်းရှင်၏လက်ရာတော် (Archbishop Basilio Athai)

၂။ ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝဝန်းကျင် ထိမ်းသိမ်းခြင်းနှင့် အန္တရာယ်ကင်းသော အစားအစာ

(Archbishop Nicolas Mang Tang)

၃။ Laudato Si စာချွန်တော်မှ သွန်သင်သော သဘာဝ ဝန်းကျင်ဆိုင်ရာ တရားမျှတမှု (Bishop John Saw Yaw Han)

ညပိုင်း ၇:၄၅ နာရီတွင် သမ္မာကျမ်းစာသရုပ်ပြခြင်း Fr. Saw Bosco ဦးဆောင်ပြီး ပြိုင်ပွဲမေးခွန်း အတူတကွဖြေကြားခြင်းများပြုလုပ်ကြပါသည်။

သမ္မာကျမ်းစာ သရုပ်ဖော်ကြရာတွင် လွိုင်ကော်သာသနာမှ မျိုးကြွသူပုံပမာ၊ ပုသိမ်သာသနာမှ လေမုန်တိုင်းကို ငြိမ်သက်စေခြင်း၊ မြစ်ကြီးနားသာသနာမှ ဂျုံနှင့်ပေါင်းပင်ပုံပမာ၊ ရန်ကုန်သာသနာမှ စပျစ်ဥယျာဉ်မှ အလုပ်သမားများ အသီးသီးသရုပ်ဖော်ပြသ သွားကြပါသည်။

ငှင်းနောက် ဦးမြင့်မောင်မှ သမ္မာကျမ်းစာ ပြိုင်ပွဲဆုရ သူများအားကြေငြာရာ ပထမဆု ဒေါ်အန်ဂျေလာ (လွိုင်ကော်သာသနာ)၊ ဒုတိယဆု မတင်ထိုက် (ဖယ်ခုံသာသနာ)၊ တတိယဆုကို ဒေါ်လေးလေး (တောင်ကြီးသာသနာ) နှင့် မမာဂရက် (ရန်ကုန်သာသနာ) ပူးတွဲ အသီးသီး ရရှိခဲ့ကြပါသည်။ ထိုဆုများနှင့်အတူ နှစ်သိမ့်ဆု (၁၀) ဆုကိုလည်း ချီးမြှင့်ပေးပါသည်။

ဆုပေးပွဲကို ဖေဖော်ဝါရီ ၁၁ ရက် ည အချိန် မွှားအပြီးတွင် ကျင်းပပြုလုပ်မည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် သမ္မာကျမ်းစာ တမန်တော် လုပ်ငန်း (၁၀) နှစ်ပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ခဲ့သည့်အတွက် ဘုရားသခင်အား ကျေးဇူး တင်ပါသည်။

U Sai Seang

အသင်းဂိုဏ်းနှင့်အတူ ဘုရားသခင်အား ကျေးဇူးတင်ချီးမွမ်းကြပါစို့

၂၀၁၇ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သီလရှင်လောင်း ၅ ပါး ပထမ ယာယီသစ္စာပြုကြသည်။ ၎င်းတို့မှာ Sr. Cecilia Ji Awng, Sr. Cecilia Doi Ra, Sr. Elizaberth Zawng, Sr. Teresa Seng Nan, Sr. Roselyn တို့ဖြစ်ပြီး သီလရှင်ငယ် ၁၀ ပါး ရာသက်ပန် သစ္စာပြု ကြသည် ယင်းတို့မှာ Sr. Venus Marie S. Pagar (Philippines မှ), Sr. Marie Assumpta ဆွေဇင်ဦး, Sr. Elizaberth Kha Ring, Sr. Esther, Sr. Esther Hkawn Tawng, Sr. Cecilia Roi Nau, Sr. Cecilia Seng Nu, Sr. Jacinta Roi Ji, Sr. Regina Ma Lwan Po, Sr. Paulina Uma တို့ဖြစ်ကြသည်။

၂၀၁၇ ခုနှစ်စာရင်းအရ သီလရှင် စုစုပေါင်း ၄၂၆ ပါးရှိပြီး သစ္စာပြုပြီး သီလရှင် ၃၆၈ ပါး၊ ယာယီသစ္စာပြုပြီး သီလရှင် ၅၈ ပါးရှိပါသည်။

ဂိုဏ်းဥက္ကဋ္ဌ MotheMarci Colette ၏ အမှာ စကားမှာ - သံမာတေဦး (၁၀၊၁၆)

အရ "တောခွေစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကိုစေလွှတ်၏။ ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့လိမ်မာလျက် ဂျိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိကြလော့" ဟူသည့် ကျမ်းစာအတိုင်း - တပည့်တော်ကြီးများ အဖြစ်သို့ ခေါ်တော်မူခြင်း၏ ပေးဆက်ရမည့်တန်ဖိုးကို သတိမမိစေရန် နှင့် ဝံပုလွေများ ကဲ့သို့ အတူ အယောင် ပုရောဖတ်များ၊ နတ်ဆိုး၏ ကျော့ကွင်း မိနေသူများ၏ လှည်းဖျားခြင်းများကိုလည်း သတိရှိကြစေရန်၊ ဒုက္ခခက်ခဲခြင်းများ၊ ညှင်းပန်းနှိပ်စက်မှုများ ကေန်အမှန် တွေကြုံရမည်ကို အတိအလင်း ဖော်ပြထားခြင်းဖြစ်ပြီး သာသနာပြုစိတ်ဓါတ်၊ ရင့်ကြပ်သော ခံယူချက်ဖြင့် အောင်မြင်နိုင်မည်ကိုလည်း သတိ ပညာရှိသော မြွေကဲ့သို့ လိမ်မာလျက် ရိုးသားသော ဂျိုးငှက်ကဲ့သို့ အဆိပ်ကင်းရန် အားပေး တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

Sr. Ann Teresa, SFX



၂၀၁၇ ခု မတ်လ ၁ ရက် ဗုဒ္ဓဟူးနေ့သည် ဝါဝင်သော နေ့ဖြစ်သည်။ အသားရှောင်၊ ဝါရှောင်ရန် ဝတ္တရားရှိကြောင်း သတိရပါပုပ်ရဟန်းမင်းကြီးက ဒီဝါတွင်းမှာ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို နာယူရင် နီးစပ်သူများအား ကူညီဖေးမရန် နှိုးဆော် ထားပါသည်။ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းတို့ဖြင့် ဝါတွင်းကာလကို အကောင်းဆုံး ဖြတ်သန်းသွားကြပါစို့

ကောင်းသောသိုးထိန်း သီလရှင်ဂိုဏ်းမှ ရွှေစင်ဂျူဗီလီရှင်များ

ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်းမှ ရွှေစင်ဂျူဗီလီရှင်များဖြစ်ကြသော Sr. Rose VirgineMyaing, Sr.CeciliaNyunt နှင့်Sr. Monica James တို့သည်မယ်တော်၏နန်းတော်ပွဲ နေ့၌ ဂျူဗီလီမတ္ထူးတရားတော်မြတ်ကို စိန်ဂျွန်းမောင်ထော်လေးဘုရားကျောင်းတွင် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၈) ရက်၊နံနက်(၉) နာရီ၌ ရဟန်းတော် (၁၅) ပါးနှင့်အတူ ကိုရင်ကြီးများ၊ ဂိုဏ်း အသီးသီး မှ သီလရှင်များ၊ ဆွေမျိုးများ၊ ဘာသာသူများတို့နှင့်အတူ ဘုရားရှင်ကို ချီးမွမ်း ကျေးဇူး တင်ခဲ့ ကြပါသည်။



နှစ်(၅၀)တိုင်အောင်Sisterတို့၏စွန့်လွှတ်အနစ်နာခံခြင်း၊ ရက်ရောခြင်း၊ စိတ်ဇောထက် သန်ခြင်းများအားလုံးအတွက် Sisterတို့အားကျေးဇူးတင်လျက် ကောင်းသောသိုးထိန်းရှင်ယေဇူး၏ ကောင်းချီးကျေးဇူးတော် Sister တို့အပေါ် အမြဲသက်ရောက်ပါစေ။

Good Shepherd Sisters

တစ်သက်သစ္စာခံယူခဲ့သည့် လာဇလက် သီလရှင် အန်ဂျေလာ



လာဇလက်သီလရှင်အသင်းဂိုဏ်း၏ ကြယ်ပွင့်တစ်ပွင့် ဖြစ်သည့် သီလရှင် အန်ဂျေလာ ဆွတ်ခိုင် (Angela Sut Khine) ၏ တစ်သက်သစ္စာခံယူခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့၌ မြစ်ကြီး နားသာသနာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ စိန်ဂါဗြဲလ် ဘုရားကျောင်းတွင် ပြုလုပ်ခဲ့သည်။

သီလရှင် အန်ဂျေလာ ဆွတ်ခိုင်သည် ချင်းတိုင်းရင်းသူ တစ်ဦးဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဇာတိဖြစ်ကြောင်း သိရ သည်။ မွေးချင်းမောင်နှမ (၇) ဦးတို့တွင် (၆) ယောက်မြောက် သမီးရတနာဖြစ်သည်။

"ကျွန်မဘဝ အမှုတော်မြတ် ထမ်းဆောင်တာ (၆) နှစ် ရှိပါပြီ။ တစ်သက်လုံးမျှော်လင့်ထားသည့် ပန်းတိုင်ကို ဆွတ်ခူးနိုင် ခဲ့သည့်အတွက် အရမ်းပဲ ပျော်ပါတယ်။ ဘုရားသခင်ကိုလည်း

ကျေးဇူးတင်ပါတယ်ရှင်။ ရှေ့ဆက်ပြီးတော့လည်း ဘုရားသခင်၏ အလိုတော်အတိုင်း လျှောက်လှမ်းသွားမှာပါ။ ပြီးတော့ ချင်းပြည် နယ်က အစ်မ၊ ခဲအိုနှင့် တူမတွေ၊ ရွှေစင်ကျေးရွာနှင့် ဖားကန့်တို့မှ ဆွေမျိုးတွေအားလုံးကိုလည်း လာရောက်ပေးတဲ့ အတွက် အရမ်းပီတိဖြစ်မိပါတယ်"ဟု သီလရှင် အန်ဂျေလာက ဆိုသည်။

တစ်သက်သစ္စာခံယူခြင်း မှတ္တရားတော်မြတ်ကို နံနက် (၉) နာရီတွင် စတင်ခဲ့ပြီး ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာတူ လူဦးရေ (၃၀၀) ထက်မနည်း ပါဝင်ခဲ့ကြောင်း သိရသည်။

စတီဗင်အောင်းအောင်

ဖရန်စစ်ဇေးဗီးယား စတုတ္ထကျောင်း၏ မွမ်းမံသင်တန်းနှင့် ဒုတိယ အသုတ် ဝတ်စောင့်ခြင်း

ယခုနှစ် ၂၀၁၇ ဇန်နဝါရီလ ၂၁ မှ ၂၃ ရက်များတွင် နှစ်ပတ်လည် ဒုတိယ ဝတ် စောင့်ခြင်း မတိုင်မီ Renewal Course (Leadership ခေါင်းဆောင်သင်တန်း) ကို စိန် ဖရန်စစ်ဇေးဗီးယား သီလရှင်များ၏ ကျောင်း ရင်း တွင် ၃ ရက်တာ ကျင်းပပြုလုပ်ရာ Fr Irsan (SJ) မှ ပို့ချပေးခဲ့ပါသည်။ သီလရှင် ပေါင်း ၁၅၂ ပါး တက်ရောက်ခဲ့ပါသည်။

များ ဘက်မှလည်း စိတ်ဝင်စားစွာဖြင့် မေးခွန်း များ အားဖြင့်၎င်း၊ မိမိတို့အတွေ့အကြုံများ ဝေငှခြင်းဖြင့်၎င်း အပြန်အလှန် ဆွေးနွေးပါဝင် ခဲ့ကြပါသည်။

သင်တန်းအပြီး ဇန်နဝါရီလ ၂၄-၃၀ ရက်အထိ နှစ်ပတ်လည် ဒုတိယအကြိမ် ဝတ် စောင့် ခြင်းကို ဆက်လက်ကျင်းပရာ Fr. Titus Tin Maung (SJ) မှတရားပေးခဲ့သည်။ သီလ ရှင်အပါးပေါင်း ၁၉၄ ပါး ဝတ်စောင့်ခဲ့ကြသည်။ ဝတ်စောင့်ခြင်းနောက်ဆုံးနေ့ ၃၀-၁-၂၀၁၇ တွင် Postulant တောင်းခံသူ အဆင့်သို့ ၉ ဦး၊ Novice ပထမနှစ် သီလရှင်လောင်းအဆင့်သို့ ၁၈ပါး တက်လှမ်းသည့် အခမ်းအနားကို ပုသိမ် သာသနာဂိုဏ်းအုပ် ဆရာတော်ကြီး John Mahn Hsane Hgyi မှ ဦးဆောင် ကျင်းပ ပေးခဲ့သည်။



Fr Irsan (SJ) မှ သီလရှင်များအား ပို့ချရာတွင် မိမိတာဝန်ကျရာ ကဏ္ဍ အတွက် ပိုမိုထိရောက်စွာ တာဝန်ယူ ဦးဆောင်တတ်ရန် Developing Leadership အနေဖြင့် ရဟန်း မင်းကြီး Francis အား နမူနာအဖြစ် ယူပြီး တ ဖြည်းဖြည်းခြင်း ကောင်းသောမျိုးစေ့ အဖြစ် မိမိ ကိုယ်ကို ပုံသွင်းပြုပြင် လာရန် လမ်းညွှန်မှု များ ဖြင့်ထိရောက်စွာ ပို့ချခဲ့ပါသည်။ သီလရှင်

ဆပ်ဖြေခြင်း သီလရှင် အသင်းဂိုဏ်း မှ ဂျူဗီလီရှင် သီလရှင်များ အား ဂုဏ်ပြု

ဆပ်ဖြေခြင်းသီလရှင်ဂိုဏ်းမှ ရွှေစင်နှင့်ငွေစင်ဂျူဗီလီရှင်များအတွက် ကျေးဇူးတင်ခြင်းမှတ္တရားကို ဒေါင်ခါးတိုက်နယ် Fr. Carlo Salerio Retreat Center ၌ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၆:၀၀ နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖယ်ခုံ ဂိုဏ်းအုပ်ဆရာတော် ပီတာလှ၊ လွိုင်ကော် ဂိုဏ်းအုပ်ဆရာ တော် စတီဗင်ဇေးဖဲ နှင့် ဆရာတော် ဆိုတေးရိုဖားမော နှင့်အတူ ရဟန်းတော် ၂၄ ပါးနှင့်အတူ တရားနာ ပရိတ်သတ် ၁၅၀ ခန့်တို့ ဖြင့် ကျင်းပခဲ့ပါသည်။

ရွှေစင်ဂျူဗီလီရှင်များမှာ M. Elizabeth Mary, M. Teresa Regina, M. Cecilia Veleria, M. Alice Pompilia, M. Susanna Valentine, M. Christina Aurelia တို့ဖြစ်ကြသည်။ ငွေစင် ဂျူဗီလီရှင်များမှာ M. Lourdes Mary Andrew, M. Agatha Hkong Nyo, M. Juditha Mu Hto, M. Anetta Ma Kaw, M. Crescentia Nyo, M. Agnese Nateke, M. Ilaria Ah Ei, M. Sarah Gwe Gwe, M. Veronica Mu Bwe, M. Ipolita Sai O, M. Teresa Ja Ing တို့ဖြစ်ကြပါသည်။

ဒက်ဇူးမယ်(ISR)



လွိုင်ကော်သာသနာမှ ကမ္ဘာ့သူတော်စင်များပွဲနေ့



(၂.၂.၂၀၁၇) ရက်နေ့တွင် ကမ္ဘာ့ သူတော်စင်များပွဲနေ့ကို လွိုင်ကော်သာသနာ၊ ဒီမောဆို တိုက်နယ် စိန်ဂျီးဇက် ဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သူတော်စင်ဂိုဏ်း အသီးသီးမှ သစ္စာသုံးပါးခံ သီလရှင်၊ ဘရာသာရ၊ ရဟန်းတော်များ (၁၂၀)ခန့် ပါဝင်ခဲ့သည်။ မနက်(၆)နာရီအချိန်တွင် ဘာသာသူ ညီအစ်ကိုမောင်နှမများနှင့် ဖယောင်းတိုင်ကောင်းကြီးပေးခြင်း၊ စီတန်းလှည့်လည်ခြင်းနှင့် သူငယ်တော်ယေရှုအား ဗိမာန်တော်၌ အပ်နှံ ပူဇော်ခြင်း မစ္စားတရား တော်မြတ်ကျင်းပ ခဲ့ကြပြီး ဆရာတော်ကြီး စတီးဗင်းကျေးပဲ မှ ဤကျေးဇူးတင် မစာဆွမ်းတရား

တော်မြတ်ကို ဦးဆောင်ပေးခဲ့ပါသည်။
ဩဝါဒအတွင်းတွင် ဆရာတော်မှ အခန်းကဏ္ဍ အသီးသီး၌ မိမိတို့၏ဘဝကို ဆက်ကပ်နေကြသော သူတော်စင် တစ်ဦးစီကို ကျေးဇူးတင်ကြောင်း၊ အခက်ခဲများ ရှိသော်ငြားလည်း ကျေးဇူးတော်ဖြင့် မိမိတို့၏သူတော်စင်ဘဝအသက်တာကို ဆက်လက်လျှောက်လှမ်းကြရန် တိုက်တွန်းအား ပေးလိုကြောင်း၊ ရှေးဦးစွာ ပြောကြားခဲ့ပါသည်။ ထိုနောက် ဤယနေ့ကျင်းပကြသော ပွဲနေ့၏ အဓိပ္ပါယ်ကို ရှင်းလင်းစွာ ဝေဖန်ခဲ့ပြီး၊ သခင်ယေရှုကဲ့သို့ လူသားတိုင်းကို အလင်းပေးနိုင်ဖို့ အစဉ်အမြဲ ကြိုးစားရန် လိုအပ်ကြောင်း အဓိမယ်တော်

ကဲ့သို့လည်း သန့်ရှင်းဖြူစင်စွာဖြင့် မိမိကိုယ်ကို သန့်ရှင်းဖြူစင်သော စိတ်နှလုံးသာဖြင့် အများအတွက် ဆက်ကပ်ရန်လိုအပ်ကြောင်း၊ သံတာထရေးဇားကဲ့သို့ သူတစ်ပါး မလုပ်နိုင်သော အရာ များကို ဘုရားရှင်ထံ ပူဇော်ဆက်ကပ်လျက် လုပ်ဆောင်နိုင်ရန် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့အပြင် သူတော်စင်များကို ရက်ရောစွာ ဆက်ကပ် လျှာဒါန်းပေးကြသော မိဘရှင်တစ်ဦးစီကိုလည်း ကျေးဇူးအထူးတင် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုနောက် ဘာသာသူ အလှူရှင်များ ပြင်ဆင်ထားသော နံနက်စာ ကိုစားသုံးကြပြီး Creating a Culture of peace and

reconciliation as conscrated persons ဟူသောခေါင်းစဉ်ဖြင့် ဆရာတော်မှသူတော်စင်များအား သွန်သင်လမ်းညွှန်ချက်များ ပေးခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် အထူးသဖြင့်မငြိမ်မသက် စစ်ဖြစ်နေသောနေရာများတွင် ငြိမ်းချမ်းရေး ရရှိရန်ဆုတောင်းခြင်း၊ ဝါရှောင်ခြင်းများ တစ်လတစ်ကြိမ်ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်ပေးခဲ့ပါသည်။

ထို့နောက် လွိုင်ကော် သာသနာ အတွင်းရှိသူတော်စင်များ၏ ကော်မတီ အဖွဲ့မှလည်း သုံးနှစ်တာအတွင်း လုပ်ဆောင်ချက်များ၏ အစီရင်ခံစာကို Sr.Maria Goretti မှလည်းကောင်း၊ ရန်ပုံငွေ အခြေအနေကို Sr. Velentina လည်းကောင်း၊ အမှာစကားကို Sr.Lusia ငွေမှုမှ ပြောကြားပေးခဲ့ပါသည်။

ထိုအပြင် သူတော်စင်များအားလုံး အချင်ချင် ချစ်ခင်ရင်နှီးစွာဖြင့် ဤယနေ့ သက်တာကို ပျော်ရွှင်စွာအတူတကွ ဝေငှနိုင်ကြရန် ဖါသာရီ ဒဲရယ် (op) နှင့် ဂိုဏ်းအသီးသီးမှ စစ္စတာရ်လေးများ ဦးဆောင်လျက် ပျော်စရာကစား နည်းများ၊ ActionSong များဖြင့် ကခုန်ကစားခဲ့ကြပြီး နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။

(Sr.Monica Ma Mge (SCCG))



မန္တလေး ဂိုဏ်းချုပ် သာသနာ

C
 O
 N
 S
 E
 C
 R
 A
 T
 E
 D
 2
 0
 1
 7
 D
 A
 Y

တိုင်းရင်းသားလူမျိုးတို့၏ ထုံးတမ်းစဉ်လာ ရိုးရာမြေယာစီမံခန့်ခွဲမှုဓလေ့များ အကြောင်းကို သုတေသနပြုလုပ်သောစာအုပ် မိတ်ဆက်သောပွဲ

ရန်ကုန်မြို့၊ ဇန်နဝါရီလ ၂၄ ရက်

တိုင်းရင်းသားလူမျိုးတို့၏ ထုံးတမ်းစဉ်လာ ရိုးရာမြေယာ စီမံခန့်ခွဲမှု ဓလေ့များ အကြောင်းကို သုတေသနပြုလုပ်သော စာအုပ်ကို မိတ်ဆက်သောပွဲဖြစ်သည်။ ဤစာအုပ် မိတ်ဆက်ပွဲကို ၂၄ ရက် ဇန်နဝါရီလ ၂၀၁၇ နံနက် ၉ နာရီ အချိန်တွင် summit Parkview hotel တွင် ပြုလုပ်ခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများတို့၏ ထုံးတမ်းစဉ်လာ ရိုးရာမြေယာ စီမံခန့်ခွဲမှုနှင့် ပတ်သက်သောစာအုပ် မိတ်ဆက်ပွဲကို အဖွဲ့အစည်းဖွဲ့၊ မီဒီယာအဖွဲ့တို့ စုစုပေါင်းလှူငှား (၂၀) တက်ရောက်ခဲ့ပါသည်။



စာအုပ်မိတ်ဆက်ပွဲတွင် justice and Peace director Fr. Tomas မှ အဖွင့် စကားပြောပြီး တိုင်းရင်းသားလူမျိုးတို့၏ ထုံးတမ်းစဉ်လာ ရိုးရာမြေယာ စီမံခန့်ခွဲမှုဓလေ့ကို သုတေသန ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောပြသည်။ စာအုပ်၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများသည် မိမိတို့၏ ထုံးတမ်းစဉ်လာ မြေယာစီမံခန့်ခွဲမှုကို သိရှိပြီး မိမိတို့ ဓလေ့အရ စီမံခန့်ခွဲခြင်းကို မိမိပိုင်သောတောင်တောက်ကို ချစ်မြတ်နိုးပြီး ကာကွယ်ထိန်းသိမ်းတတ်စေရန် ဖြစ်သည်။

အဖွင့်စကား ပြောပြီးနောက်တွင် ထုံးတမ်းစဉ်လာဆိုတဲ့ ခေါင်းစဉ်ဖြင့် ဆရာ ဦးတင်မြင့် နှင့် ဆရာမ လှမျိုးစု တို့က ရှင်းပြခဲ့သည်။ ပထမအနေဖြင့် ထုံးတမ်းစဉ်လာ ဆိုသည့် ခေါင်းစဉ်ဖြင့် ဆရာဦးတင်မြင့်က တိုင်းရင်းသားများ၏ ထုံးတမ်းစဉ်လာနှင့် အစိုးရမြေယာ မူဝါဒ နှစ်ခုအကြားတွင် ခြားနားချက်များ ပြည်

နယ်တွင်ရှိသော လုပ်သားများအကြောင်း၊ အစိုးရ၏ မြေယာပေါ်လစီတွင် ပါဝင်သော တိုင်းရင်းသား၏ အခွင့်အရေး၊ KNU မြေယာမူဝါဒကို အကြမ်းဖျင်း ရှင်းလင်းတင်ပြပါသည်။ ဆရာမ လှမျိုးစု အနေဖြင့် ကရင်လူမျိုးများ၏ ဓလေ့အကြောင်းကို ရှင်းပြဆွေးနွေးသွားပါသည်။ ကရင်လူမျိုး များတွင် ထုံးတမ်းအရ ကျင့်သုံးသော မြေစနစ်တွင် ကော့ နှင့် ကု စနစ်ကို ပြောပြသည်။ ကော့ ဆိုသည်မှာ ကရင်လူမျိုးများ၏ ဘိုးဘွား စဉ်ဆက် ကတည်းက စိုက်ပျိုးလုပ်ကိုင်လာသော မြေဖြစ်သည်။ ကု စနစ် ဆိုသည်မှာ ကရင်လူမျိုးများသည် သစ်တောကို ခုတ်ထွင် ပြီး နေရာများတွင် ကရင်လူမျိုးများ အလှည့်ကျ စိုက်ပျိုးသော မြေယာစနစ် ဖြစ်သည်။ KNU မြေ ယာ ပေါ်လစီကို ရေးဆွဲရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ KNU မြေယာ ပေါ်လစီသည် ကရင်လူ

မျိုးများ၏ ထုံးတမ်းစဉ်လာအရ မြေယာစီမံခန့်ခွဲမှုကို အခြေခံပြီး ရေးဆွဲထားခြင်းဖြစ်သည်။ ထုံးတမ်းစဉ်လာ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီးနောက်တွင် တိုင်းရင်းသား လူမျိုးတို့၏ ထုံးတမ်းစဉ်လာ ရိုးရာမြေယာ စီမံခန့်ခွဲခြင်း စာအုပ်ကို အခန်းလိုက် မိတ်ဆက်ပေးခဲ့ပါသည်။ ထိုစာအုပ် အကြောင်းကို ပြောပြရန် အတွက် FR. Tomas၊ Saw Francis၊ Romenus နှင့် Aung Thin တို့က ပြောပြသွားပါသည်။ စာအုပ် ၏ အခန်း(၁) နှင့် (၂) ကို စောဖရန်စစ်မှ အခန်း (၁) တွင် ပါဝင်သော တိုင်းရင်းသား လူမျိုးစုတို့၏ နေထိုင်ရာ၊ ဆင်းသက်လာပုံနှင့် အခန်း (၂) တွင် ပါဝင်သော သုတေသနပြုလုပ်သည့် နည်းပညာနှင့် တိုင်းရင်းသား လူမျိုးစုများ ရွေးချယ်ပုံကို တင်ပြ ဆွေးနွေးပါသည်။ အခန်း (၃) ကို ဆရာရိုးမာနုမှာ တိုင်းရင်းသားဒေသတွင်ရှိသော စီးပွားရေး အခြေအနေနှင့်

တိုင်းရင်းသားလူမျိုးများ၏ အဓိက စီးပွားရေးလုပ်ငန်းများကို ရှင်းပြ ဆွေးနွေးသွားပါသည်။ FR.Tomas မှ စာအုပ်၏ အခန်း (၄) နှင့် (၅) ကို တိုင်းရင်းသားများ၏ ထုံးတမ်းစဉ်လာ မြေယာခွဲဝေမှု၊ မျိုးနွယ်စုများ၏ မြေယာစီမံခန့်ခွဲမှု၊ အမွေခွဲဝေခြင်းနှင့် အမျိုးသမီးများကဏ္ဍ၊ နိုင်ငံတော် ဥပဒေနှင့် ထုံးတမ်းစဉ်လာ မြေယာစီမံခန့်ခွဲခြင်းတို့ဖြစ်သည်။ ဆရာဦးအောင်သင်းမှ အခန်း (၆) တွင် ပါရှိသော ဓလေ့အရ ရှိချက်များကို ရှင်းလင်းပြီးနောက် စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်လာသူများနှင့် မီဒီယာများတို့ အပြန်အလှန် မေးခွန်းများ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ အပြန်အလှန် မေးမြန်းခြင်းအစီ အစဉ်များ ပြုလုပ်ပြီးနောက်တွင် စာအုပ်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ပါသည်။

ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ရန်



မြစ်ကြီးနား ဝိုက်အုပ် သာသနာ လူထုဆက်သွယ်ရေး ကော်မရှင်မှ ဦးစီးဖွင့်လှစ်သည့် ပထမအကြိမ် သတင်းမီဒီယာ သင်တန်းကို ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ (၃) ရက်တိုင် စိန်ကိုလန်ဘန် ကာသီ ဒြယ်ကျောင်းဝင်းရှိ စိန်ကိုလန်ဘန် ရဟန်းဖြစ်သင်ကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းဆရာများအဖြစ် မြစ်ကြီးနား သတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဆရာကြီး ဦးလထော်ဘရန်မိုင်နှင့် ကနေဒါနိုင်ငံမှ မီဒီယာဆရာကြီးဆမ်တို့ ပို့ချသင်ကြားခဲ့ကြသည်။ သင်တန်း ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်မှာ သာသနာတော်အတွင်း သတင်းမီဒီယာကဏ္ဍ ပိုမိုတိုးတက် ကျယ်ပြန့်လာ စေရန်နှင့် လူငယ်များ သတင်းမီဒီယာကို ပိုမိုသိကျွမ်းပြီး ပြည်သူ့အကျိုး သယ်ပိုးနိုင်ကြသူများ ဖြစ်လာစေရန် ဖြစ်သည်။

“နိုင်ငံတကာမှာ သတင်းမီဒီယာကျောင်းကို ၈ နှစ်ကျော်တက်ရတယ်။ ယခု သင်တန်းဟာ (၃) ရက်သာ ဖြစ်တယ်။ မပျက် မကွက် တက်ရောက်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ သာသနာတော်မှာ သတင်းမီဒီယာကဏ္ဍတွင်ကျယ်လာမှ ဘာသာတူတွေ ဘာလိုအပ်နေတယ်၊ အသင်းတော်က ဘာတွေလုပ်နေတာတွေကို ပွင့်ပွင့်လင်းလင်း ချပြနိုင်မှာဖြစ်တယ်။ အချိန် ပြည့်တွင်းစစ်ကြောင့် ဖြစ်ပျက်နေမှုများကို မှန်မှန်ကန်ကန် ချပြနိုင်ဖို့ သတင်း မီဒီယာဟာ အင်မတန် အရေးကြီး

နေပြီ။ ကြိုးစားကြပါ” ဟုလူထုဆက်သွယ်ရေးတာဝန်ခံ ဘုန်းတော်ကြီးဒေါက်တာ ပီတာခါးအောင်တူးက သင်တန်းသားများအားမိန့်ကြားခဲ့သည်။ အဆိုပါသင်တန်း၌ ဆရာကြီး ဦးလထော် ဘရန်မိုင်က သတင်းစာ၊ ဂျာနယ် စသည့် သတင်းမီဒီယာ၏ အရေးကြီးပုံ၊ သတင်းရေးသားနည်း၊ သတင်းထောက် ကောင်း တစ်ဦး ဖြစ်ရန် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဦးစားပေးပို့ချပေးခဲ့သည်။ “ဘယ်လိုမျိုး ကဏ္ဍတွေမှာ မဆိုလူငယ်တွေ အနေနဲ့ မားမားမတ်မတ် ရပ်တည်ရမည့် အချိန်ရောက်ပြီ။ ဒါကြောင့် ကျရာနေရာမှာ တာဝန်ကျေကျေ ထမ်းဆောင်ကြပါ” လို့ ၎င်းက သင်တန်းနောက်ဆုံးနေ့၌အားပေးလမ်းညွှန်စကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသားဦးရေ (၃၇) ဦးတို့ပါဝင်တက်ရောက်ခဲ့ကြပြီး နယ်ဝေး ရပ်ဝေးမှ တက်ရောက်လာသူများကို တည်းခိုစရိတ်၊ စားစရိတ် အခမဲ့ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

စိန်ပင်းဆင်းဒီပေါလ်အသင်း - စိန်ပိကွန်ဖရင့် (ပုသိမ်) ၏ (၃၅) နှစ်ပြည့် ကျောက်စိမ်းရတုဂျူဘီလီ

ပုသိမ်ကက်သလစ်သာသနာ-စိန်ပိတယ်ကွန်ဖရင့်၊ စိန်ပင်းဆင်းဒီပေါလ်အသင်း ဖွဲ့စည်း တည်ထောင်ခဲ့သော ၃၅ နှစ် ပြည့် ကျောက်စိမ်းရတုဂျူဘီလီအခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက် နေ့တွင်ကျင်းပ ခဲ့ပါသည်။ ထိုနေ့ နံနက် (၆) နာရီ မစွမ်းတရားတွင် ပုသိမ် ဂိုဏ်းအုပ်ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟို နှင့် ဘုန်းတော်ကြီး(၃)ပါးတို့မှ ပူဇော်ပေးပါသည်။

မစွမ်းအပြီး နံနက် (၈:၃၀)၌ ကျောက်စိမ်း ရတုအခမ်းအနား ပထမပိုင်း အစီအစဉ်ကို ပုသိမ် ဒိုင်အိုဆန်းမဆောင်တွင် ဆက်လက် ကျင်းပကြပါသည်။ ပုသိမ် ကျောင်းထိုင်ဘုန်းကြီး မွန်စီညော် ဝိဖရက်မြင့်စိုးမှ အဖွင့်ဆုတောင်း မေတ္တာဖြင့် အခမ်းအနားဖွင့်လှစ်ပေးပြီး ဆရာတော်ကြီးမှ သြဝါဒစကား မြွက်ကြားပေးပါသည်။

ထို့နောက် ပြည်တော်ကောင်စီမှ ဥက္ကဋ္ဌ Dr-ရေမွန် ကျော်ဝင်းမှ အမှာစကား ပြောကြားပါသည်။ ဆက်လက်ပြီး ကျောက်စိမ်းရတု၏ မတည်အလှူရှင် (ပုသိမ်သူ) မှ အမှာ စကားပြောကြားပါသည်။ တက်ရောက်လာကြသော ဥက္ကဋ္ဌဟောင်းများမှလည်း တစ်ဦးချင်းစီအမှာစကား ပြောပေးကြားပါသည်။



ထို့နောက် ပုသိမ်ဒိုင်အို ဥက္ကဋ္ဌ ဦးအောင်သူရ မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကွန်ဖရင့် အသီးသီးမှ ကိုယ်စားလှယ်များကလည်း မိမိတို့ သာသနာရှိ အသင်း ၏ဆောင်ရွက်မှုများကိုတင်ပြဆွေးနွေးကြပါသည်။

ဆက်လက်ပြီး အခမ်းအနား သို့ တက်ရောက်အားပေးခဲ့ကြသော ဘုန်းတော်ကြီးများ နှင့် သီလ ရှင်များအား ကျောက်စိမ်း

ရတုအမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ မွန်းတည့်(၁၂)နာရီတွင်ပထမပိုင်းအခမ်းအနားကို ခေတ္တရပ်နားခဲ့ကြပြီး နေ့လည်စာသုံးဆောင်ခဲ့ကြပါသည်။

အခမ်းအနား ဒုတိယပိုင်းကိုမွန်းလွဲ (၁) နာရီတွင်ပြန်လည် စတင်ခဲ့ကြရာ ကျမ်းစာ ပြိုင်ပွဲကို ဆောင်ရွက်သွားခဲ့ပြီး ဆုရရှိသူများအား မတည်အလှူရှင်မှ ဆုများချီးမြှင့်ပေး

ပါသည်။ ဆက်လက်ပြီး ဗလာမပါ ကံစမ်းမဲဖောက်၍ တက်ရောက်လာကြသူ အားလုံးအား လက်ဆောင်များ ပေးခဲ့ပါသည်။ ထို့နောက် ပုသိမ် စိန်ပင်းဆင်း အသင်းသူများမှ "မမပုသိမ်သူ" အကဖြင့် ကပြ ဖျော်ဖြေခဲ့ကြပြီး ညနေ(၄)နာရီတွင် အပိတ် ဆုတောင်းမေတ္တာကို စုပေါင်းသီဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြပါသည်။ အခမ်းအနားသို့ အသင်းဝင် စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။

ကျောက်စိမ်းရတု အခမ်းအနား အတွက် မစွမ်းပူဇော်ပေးပါသောဆရာတော်ကြီး နှင့်ဘုန်း တော်ကြီးများအား ကျေးဇူးအထူး တင်ရှိပါသည်။ ထို့ပြင် မတည်အလှူရှင် မိသားစုများ၊ အခမ်းအနားပြင်ဆင်ပေးပါသော Sr. ကြီး ခရစ္စတီးနားနှင့် သမီးငယ်များ၊ အလှူငွေ ထည့်ဝင်ပေး ကြသောဘာသာသူဝင် အသင်း သား၊ သူများ၊ စားသောက်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးသောမိခင်အသင်းမှ ချစ်မေမေများ၊ လုပ်အားပေးကူညီခဲ့ကြသော ဦးကျော်ဘော်ဒါမှ သားငယ်များ၊ ရဂုဏာစင်တာမှ သမီးငယ်များ အားလုံးအား ကျေးဇူး အထူး တင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။

နန်းဂျူလိုင်အေး (ပုသိမ်)

MCHAN မှ ဦးစီး ပြုလုပ်ပေးသော ဆရာဖြစ် သင်တန်း အမှတ်စဉ်(၁)

အပြုသဘောဆောင် နေထိုင်ခြင်းနှင့် လူသားနှင့် လိင်ပိုင်းဆိုင်ရာ ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁) ကို ဇန်နဝါရီလ (၉-၁၃) ရက် ထိ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ စိန်ဂျိုးဇက် စတုတ္ထတန်းကျောင်း ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို Karol and Setha မှပြု လုပ်ပေးခြင်းဖြစ်ပြီး MCHAN အဖွဲ့ဝင်များ စုစုပေါင်း (၁၉)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆရာဖြစ် သင်တန်းသို့ ဘယ်လ်ဂျီယံနိုင်ငံမှ Mr.Jean Francois က သင်တန်းပို့ချခဲ့ပါသည်။ ထို (၅) ရက်တာ သင်တန်းတွင် မိတ်ဆက်ခြင်း၊ မေတ္တာစာဆိုခြင်း၊ တရားထိုင်ခြင်း၊ သင်တန်းသားတို့၏ မျှော်လင့်ချက်များကိုဆွေးနွေးခြင်း၊ သင်တန်း၏ပန်းတိုင်၊ သင်တန်း၏ ရည်ရွယ်ချက်များ၊ သင်တန်းသားတို့၏ လိုအပ်ချက်စစ်တမ်းများ ကောက်ခံခြင်း၊

သင်တန်းသားတို့ အတွက်လိုအပ်သော သင်တန်းပေးမည့် ခေါင်းစဉ်များရွေးချယ်ခြင်း၊ သင်တန်း ခေါင်းစဉ်များ၏ လမ်းညွှန်ချက်များ ရေးဆွဲခြင်းနှင့် သင်တန်းအစီအစဉ် ရေးဆွဲခြင်းများ စသည်တို့ကို သင်ကြားပို့ချခဲ့ပါသည်။

သင်တန်းသားများမှလည်း သင်တန်းတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြ ပါသည်။ လာမည့် မေလတွင်လည်း ဆရာဖြစ်သင်တန်း အမှတ်စဉ် (၂) ကို Karol and Setha မှ ထပ်မံ ပို့ချသွားမည် ဖြစ်ပါသည်။ ထိုသင်တန်းကို တက်ရောက်ခြင်း အားဖြင့် သင်တန်းသားများ မှာ သင်တန်းခေါင်းစဉ်များ၏ လမ်းညွှန်ချက်များ ရေးဆွဲခြင်း၊ သင်တန်းမှ သင်တန်း ခေါင်းစဉ်များ၏ လမ်းညွှန်ချက် ရေးဆွဲခြင်း၊ သင်တန်း အစီအစဉ်ရေးဆွဲခြင်းများကို ထိရောက်စွာ လေ့လာသင်ယူရရှိခဲ့ပါသည်။

Elizabeth ဟောမာလွင် MCHAN



နတ်ဂျော့ဘာသာကော်မတီဥက္ကဋ္ဌ ကက်သလစ်ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်လာ

မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာ တန်ဖရဲဘုန်းတော်ကြီးတပိုင် ဇွပ်ခါးကျေးရွာတွင် နေထိုင်ပြီး ပူတာအိုမြို့နယ်၏နတ်ဂျော့ ကော်မတီဥက္ကဋ္ဌ တစ်ဦးဖြစ်သည့် ဦးအင်လာလရာ မိသားစုဝင်များသည် ကက်သလစ်ခရစ်ယာန် ဘာသာကို သက်ဝင်ယုံကြည် လာပြီးနောက် နတ်ဂျိုးကွယ်သည့် နတ်ဂျော့ဘာသာကို စွန့်ပစ်ခြင်းနှင့် ခရစ်ယာန်ဘာသာသို့ တရားဝင် ကူးပြောင်းလာခြင်း ဆုတောင်းပွဲ မင်္ဂလာတော် မြတ်ကြီးကို ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ဇွပ်ခါး ကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့သည်။

တာဝန်ခံ ဘုန်းတော်ကြီး စတီဖင် ဆွတ်မာဆွတ်အောင် ကိုယ်တိုင် ရောက်ရှိပြီး ကောင်းချီးပေးခြင်း၊ ဆေးကြောခြင်း မင်္ဂလာ

ပေးခြင်း၊ နေအိမ်နှင့် ပတ်ဝန်းကျင်တစ်ခွင် မေတ္တာရေဖြန်း ကောင်းချီးပေးခဲ့ပြီး ဝိညာဉ်များ အားလုံး ကောင်းကင်ဘုံ၌ စားတော်မူစေရန် အထူးဆုတောင်းပေးခဲ့သည်။ နတ်ဂျော့ ကိုးကွယ်ခြင်းဆိုင်ရာ နတ်ရိုးရာပစ္စည်းများကို အိမ်ရှေ့၌ မီးရှို့ဖျက်စီးခဲ့သည်။

ကက်သလစ်ခရစ်ယာန် ဘာသာကို ကူးပြောင်းယုံကြည်လာသူ ဦးအင်လာ လရာ သည် အသက်(၈၆)နှစ် ရှိပြီဖြစ်ပြီး ကျေးရွာ ကော်မတီတုန့်အဖြစ်တာဝန်ထမ်း ဆောင်ခဲ့ကာ နတ်ဂျော့ဘာသာရေး ကော်မတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ် ခရစ်ယာန် ဘာသာကို သက်ဝင်ယုံကြည်လက်ခံလာခြင်းဖြစ်သည်။ ဦးအင်လာလရာသည် သားရတနာ

(၃) ဦးနှင့် သမီးရတနာ (၅)ဦးတို့၏ ဖခင်ကြီးဖြစ်ပြီး မရန်အမျိုးပင်ဖြစ်သည်။

"ကျွန်တော် ကက်သလစ်ဘာသာ ကူးပြောင်းလာတာ စိတ်ပေါ့ပါးတယ်၊ ကျေနပ်မိတယ်။ ခရစ်ယာန်များစွာရှိတယ်။ ဒါပေမဲ့ ကက်သလစ်ဘာသာက အစကတည်းက တည်ရှိတယ်။ ဘုန်းကြီးတွေ မိန်းမ မယူဘူး၊ သီလရှင်တွေ ယောက်ျားမယူကြဘူး၊ ဒါကြောင့် သန့်ရှင်းမြင့်မြတ်တယ်။ ကျွန်တော့ မိသားစုကိုလည်း ဆက်ပြီးအားပေးကြပါ။ ဆက်သွယ်ပေးကြပါ။ လမ်းညွှန်ပေးကြပါ" ဟု ဦးမိုက်ကယ်အင်လာလရာက ပြောသည်။

ကက်သလစ် ခရစ်ယာန်ဘာသာ ကူးပြောင်းလာသူ မိသားစုဝင်များမှာ ချစ်ဇနီး

ဖြစ်သူ ဒေါ်မာရီယာလယန်လုရာ၊ ညီမဖြစ်သူ ဒေါ်မာဂရက် အင်လာခေါ်နီရေနှင့် သားဖြစ်သူ မောင်ရာဇာအဲလ် အင်လာလဆမ် တို့ဖြစ်သည်။

ဦးမိုက်ကယ် အင်လာလရာ မိသားစုဝင်များ၏ ပထမဦးဆုံး မစွမ်းတရားတော်မြတ်ကို ၁၁ ရက်နေ့တွင် ပူဇော်ပေးခဲ့ပြီး ကက်သလစ်သာသနာမှ ကြိုဆိုဂုဏ်ပြုခြင်း အစီအစဉ်ကို တစ်ဆက်တည်း ပြုလုပ် ကျင်းပကာ မွေဆရာများ၊ သီလရှင်များ၊ ကျေးရွာနေ ပြည်သူများ အယောက်(၆၀)ခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

ဆရာအင်ခွမ်နော်ဆိုင် အတွင်းရေးမှူး ပဟိုသာသနာအကျိုးဆောင်ရိုး မြစ်ကြီးနားသာသနာ

ဂျပန်အခမဲ့ ဘာသာစကားသင်တန်းကျောင်းကို မော်လမြိုင်၊ မန္တလေး၊ ချင်းပြည်နယ်တို့တွင် ဖွင့်လှစ်သွားမည်

မြစ်မခ
 Mother Sky က စီစဉ်တဲ့ဂျပန်အခမဲ့ ဘာသာစကားသင်တန်းကျောင်းကို မော်လမြိုင်၊ မန္တလေး၊ ချင်းပြည်နယ်တို့မှာ ဖွင့်လှစ်သွားဖို့ စီတယ်လို့ သိရပါတယ်။

သင်တန်းကျောင်း ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဂျပန်နိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ထဲမှာ မြန်မာနိုင်ငံက အလုပ် လုပ်နိုင်တဲ့သူတွေကို အလုပ်သင်နဲ့ နည်း ပညာပေးလုပ်ငန်းတွေလုပ်ဖို့ ရှိနေတာ ကြောင့်နဲ့ ဂျပန်နိုင်ငံက သင်ကြားပို့ချမှုတွေကို မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အခမဲ့ဂျပန်ဘာသာသင်တန်း ကျောင်းကို ဖွင့်လှစ်ရတာ ဖြစ်တယ်လို့ ကျောင်းတည်

ထောင်တဲ့ ဒေါ်မိမိထင်ကျော်က ပြောပါ တယ်။

သင်တန်းကျောင်းတက်ရောက်လိုသူတွေကို ပညာအရည်အချင်းသက်မှတ်မထားကြောင်းနဲ့ သင်းတန်း ကာလ ၄ လ (နာရီပေါင်း ၁၈၀) ကြာသင်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်မယ် ဆိုရင်တော့ စာအုပ်ဖိုး ၅၀၀၀ ကျပ်နဲ့ ဝင်ကြေး ၁၀၀၀ စုစုပေါင်း ၆၀၀၀ ကျပ်သာ ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းနဲ့ပတ်သက်ပြီး ဆက်သွယ်ချင် ရင်တော့ ဖုန်းနံပါတ် - ၀၉-၂၅၀၇၉၇၇၈၁၊ ၀၉-၅၀၉၇၉၇၅ တို့ကို ဆက် သွယ် နိုင်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမြန်ဆုံးပြင်ဆင်ရန် ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် ဌာနဆိုင်ရာ ကော်မတီအသီးသီးသို့ အကြံပြုသုံးသပ်ချက်အစီရင်ခံကို တင်ပြမည်

မြစ်မခ
 ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမြန်ဆုံးပြင်ဆင်ဖို့ ပြည်ထောင်စု အဆင့်လွှတ်တော်တွေနဲ့ ဌာနဆိုင်ရာ ကော်မတီအသီးသီးကို အကြံပြုသုံးသပ်ချက် အစီရင်ခံစာကို တင်ပြသွားမှာဖြစ်တယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က သိရပါတယ်။

ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ဝင် မောင်ဆောင်းခက "ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမြန်ဆုံးပြင်ဆင်ဖို့ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ သက်ဆိုင်ရာ ဌာနအသီးသီးနဲ့ ကော်မတီတွေကို ဆက်သွယ်ရေးဥပဒေဆိုင်ရာ အကြံပြု သုံးသပ်ချက် အစီရင်ခံစာကို တင်ပြသွားမှာ ဖြစ်တယ်" လို့ ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်က အတည်ပြုပြဌာန်းခဲ့ပြီး ပုဒ်မ၆၆(ဃ)မှာ ဆက်သွယ်ရေးကွန်ယက် တစ်ခုခုကို အသုံးပြုပြီး ခြောက်လုန့်တောင်းယူတာ၊ အနိုင်အထက် ပြုတာ၊ မတရားတားဆီး ကန့်ကွက်တာ၊ အသရေဖျက်တာ၊ နှောင့်ယှက်တာ၊ မလျော် ဩဇာသုံးတာ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေဟာ အကျိုးဝင်တယ်လို့ ပြဌာန်းထားပါတယ်။

၆၆ ဃ ရဲ့ ပြစ်မှုတွေကတော့ ကျူးလွန်ကြောင်း ပြစ်မှုစီရင်ခြင်းခံရရင် အဲဒီလူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Telenor ဖုန်းငွေတစ်ခါဖြည့်တိုင်း ဆင်းကတ်သက်တမ်းမှာ ငွေဖြည့်သည့်ရက်မှစ၍ ၃၆၅ ရက်အထိ သက်တမ်းတိုးသွားမည်

မြစ်မခ
 တယ်လီနောအနေနဲ့ ဖုန်းငွေတစ်ခါဖြည့်တိုင်း ၃၆၅ ရက်အထိ ဆင်းကတ်ကို သက်တမ်းတိုးပေးသွားမှာ ဖြစ်တယ်လို့ တယ်လီနော မြန်မာက သိရပါတယ်။

နောက်ဆုံးဖုန်းငွေဖြည့်တဲ့ရက်ကနေ ၃၆၅ ရက် အတွင်း ဖုန်းငွေဖြည့်ရင် ဖုန်းနောက်ဆုံးငွေဖြည့်ရက်ကနေ ၃၆၆ ရက် မြောက် နေ့ကစပြီး ပထမအဆင့်အနေနဲ့ အထွက် ဖုန်းခေါ်ဆိုတာ SMS တာနဲ့ တစ်ခြားဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တော့မှာ မဟုတ် ဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ဆင်းကတ်စတင် အသုံးပြု

တဲ့နေ့ကနေ ရက် ၆၀ အတွင်း ငွေမဖြည့်ရင် ၆၀ ရက်မြောက် နေ့ကစပြီး ပထမအဆင့်အကောင့်ယာယီ အပိတ်ခံရမှာ ဖြစ်ပြီး ရက် ၆၀ အတွင်း ငွေ ဖြည့်ရင်တော့ အကောင့်ပြန်လည် အသက်ပြီး သက်တမ်း ၃၆၅ ရက်တိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပထမအဆင့်အကောင့်အပိတ်ခံရပြီး ရက်၉၀အတွင်းငွေမဖြည့်ရင်တော့ ၉၁ ရက်မြောက် နေ့ကစပြီး ဒုတိယအဆင့်အနေနဲ့ အဝင်နဲ့ အထွက်ဖုန်းခေါ်ဆိုတာ SMS ပို့တာနဲ့ တစ်ခြားဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အစားအသောက်အမှတ်တံဆိပ်ဖော်ပြချက်တွေမှာ အချက်အလက် ထည့်သွင်းဖော်ပြခြင်းမရှိရင် အရေးယူတော့မယ်

မြစ်မခ
 အစားအသောက်တွေ အမှတ်တံဆိပ်ဖော်ပြချက် တွေမှာ အချက်အလက် တွေကို လာမည့် မတ်လကုန် နောက်ဆုံးထားပြီး ထည့်သွင်းဖော်ပြခြင်းမရှိရင် ဥပဒေအရ အရေးယူတော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

အစားအသောက်တွေ အမှတ်တံဆိပ်ဖော်ပြချက်မှာ လုပ်ငန်းတည်နေရာလိပ်စာ၊ ဆက်သွယ်ဖို့ ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ် အပတ်စဉ်

အမှတ်၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ရဲ့ အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက်အမှတ်နဲ့ လိုင်စင်အမှတ်တွေကိုပါ ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ဈေးကွက်ထဲက စားသောက်ကုန်တွေကို (FDA)က စစ်ဆေးမှု တွေလုပ်နေပြီး သတ်မှတ်ကာလကျော် လွန်ရင်တော့ စတင်အရေးယူသွားမှာ ဖြစ်ပါတယ်။

ပဲခူးတိုင်းအတွင်း ဧပြီ(၁)ရက်မှ စတင်၍ သတ်မှတ်တန်ချိန်ထက်ကျော်လွန် တင်ဆောင်လာသည့် ကားများအား တိုးဂိတ်များမှ ဖြတ်သန်းသွားလာခြင်း ခွင့်မပြုတော့

မြစ်မခ
 ပဲခူးတိုင်းဒေသကြီးမှာ ဧပြီ (၁)ရက်နေ့ကစပြီး သတ်မှတ်တန်ချိန် ထက်ကျော်လွန် တင်ဆောင်လာတဲ့ ယာဉ်တွေကို လမ်းအသုံးပြုခွင့် ကောက်ခံတဲ့ တိုးဂိတ်တွေက ဖြတ်သန်းခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ပဲခူးတိုင်း ဒေသကြီး၊ ပြည်သူ့ဆောက်လုပ်ရေး၊ လမ်းဦးစီးဌာနက သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့နဲ့ လမ်းရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် ရည်ရွယ်ပြီး အဲဒီလိုလုပ်မယ် ဆိုတာကိုလည်း အများပြည်သူသိအောင် တိုးဂိတ်တွေမှာ ဝှိုခိုင်း

ထောင်တာ၊ လမ်းကမ်းစာစောင်ဖြန့်ဝေတာကို မတ်လ (၃၁) ရက်အထိ ပညာပေး ကာလအဖြစ် သတ်မှတ် ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာ (B.O.T) စနစ်နဲ့ လမ်းပိုင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီ(၈)ခု ရှိပြီး၊ အစိုးရ သတ်မှတ်ထားတဲ့ မိုင်နှုန်းအတိုင်း ယာဉ်ကြီး၊ ယာဉ်ငယ်၊ ကားအမျိုးအစား၊ ကုန်စည်တင်ဆောင်မှု အပေါ်မူတည်ပြီး တစ်မိုင်ကို လမ်းအသုံးပြုခ အနိမ့်ဆုံး(၅) ကျပ်ကနေ အများဆုံး (၃၅၀)ကျပ်အထိ ကောက်ခံခွင့် ပြုထားတယ်လို့ သိရပါတယ်။

YBS ယာဉ်လိုင်းများမှ ယာဉ်များကို ထိန်းချုပ်နိုင်ရန် ICT စနစ်ကို စတင်တပ်ဆင်ပေးနေ

မြစ်မခ
 YBS (Yangon Bus Services) မှာ ပြေးဆွဲနေတဲ့ ယာဉ်တွေကို စောင့်ကြည့် ထိန်းချုပ်နိုင်မယ့် သတင်းဆက်သွယ်ရေး နည်းပညာ (ICT) အခြေခံတဲ့ စနစ်တွေကို စတင်တပ်ဆင်ပေးနေပြီလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA) က သိရပါတယ်။

အဲဒီ သတင်းဆက်သွယ်ရေး နည်းပညာဟာ အွန်လိုင်းက တဆင့် ယာဉ်တွေ ရောက်ရှိ တဲ့နေရာ၊ မောင်းနှင်တဲ့ နှုန်းတွေကို YRTA အဖွဲ့နဲ့ ယာဉ်ပိုင်ရှင်တွေ သိရှိနိုင်မယ့် အပြင် မှတ်တိုင်တွေမှာ ယာဉ်တွေရောက်ရှိတဲ့ အချိန်ကို အတိအကျသိနိုင်မှာ ဖြစ်သလို

လက်မှတ် ငွေချေတဲ့ စနစ်ကိုလည်း သိရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကားစီရေ(၁၀၀)လောက်ကို GPS စနစ်တပ်ဆင်ပြီးစီးခဲ့ပြီး ယာဉ်ရောက်ရှိတဲ့နေရာ၊ ယာဉ်နံပါတ်နဲ့ မောင်းနှင်တဲ့ အရှိန်တွေကို ခေတ်မှီ control စင်တာက တစ်ဆင့် သိရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန် ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဟာ နောက်(၃)လအတွင်းမှာလည်း လက်မှတ် စနစ်တွေနဲ့ အဆင့်မြင့် ဘတ်စ်ကား မှတ်တိုင်စနစ်တွေအတွက် တင်ဒါတွေကို ခေါ်ယူနေပြီလို့ သိရပါတယ်။

ကာဒီနယ် ချားလ်စ်ဘို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် ၂၀၁၇
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel နှင့် ဇနီးတို့သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဆရာတော် ကျောင်းတိုက်တွင် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်ဘိုအား လာရောက် လည်ပတ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး နှင့် ဘာသာရေး လွတ်လပ်ခွင့်တို့ အပေါ် သဘောထား အမြင်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးပြောဆိုခဲ့ကြသည်။

ရှေ့လုပ်ငန်းစဉ်များတွင်လည်း အတူလက်တွဲ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေကာ အပြန်အလှန် အကူအညီပြုနိုင်ရေး ကိစ္စရပ်များကိုလည်း ပြောဆိုခဲ့ကြသည်။
(ကာဒီနယ် ရုံးခန်း)



ဖားအံ ဂိုဏ်းအုပ် ဆရာတော် ဂျက်စတင်း စောမင်းသိုက် မန္တလေးမှ ရဟန်းတော်များအား နှစ်ပတ်လည် ဝတ်စောင့်ခြင်းတွင် ဩဝါဒပေးခဲ့သည်။ (၂၃ - ၂၇. ၁. ၂၀၁၇)



မြစ်ကြီးနား ဂိုဏ်းအုပ် ဆရာတော် ဖရန်စစ် ဒေါတန် ရှဒေါင်ရွာ ရောက်ရှိစဉ် (၂၂. ၁. ၂၀၁၇)



မန္တလေးသာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး နီကောလပ်စ် မန်းထန်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့က လုဒ်မယ်တော်ဘုရားကျောင်း ညောင်လေးပင်မြို့တွင် သမ္မာကျမ်းစာ တမန်တော် လုပ်ငန်း ၁၀ နှစ်ပြည့် အခမ်းအနားတွင် "ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝဝန်းကျင် ထိမ်းသိမ်းခြင်း နှင့် အန္တရာယ်ကင်းသော အစား အစာ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။



တောင်ကြီးသာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီလီအို အားသိုက်သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညောင်လေးပင်တွင် ရဟန်းသိက္ခာတင်ခြင်း မစ္စားတွင် ဩဝါဒ ပေးခဲ့သည်။

စာ ၁၃ . . .